



အမှတ် ၁၅၂၊ ဧရာဝသူလမ်း၊ က-ရပ်ကွက်၊ သုဝဏ္ဏ
သယ်နိုင်းကျေနိုင်းမြို့နယ်၊ ရန်ကုန်မြို့။

၀၉ ၄၅၀၆ ၂၃၇၃၊ ၀၉ ၄၅၀၆ ၂၃၇၄

sarpaymaha@gmail.com
www.facebook.com/Ma.Har201507

ထုတ်ဝေခြင်း	တတိယအကြံ့မှု
	ဒီဇင်ဘာ ၂၀၂၁ ခုနှစ်
ဧရာဝင်း	၁၀၀၀
မျက်နှာဖုံးအိမ်	ကျော်မင်းမောင် (ဝါရွှေမြစ်လ)
ထုတ်ဝေသူ	သိမ်းသူ့ (စာရွေ)
ပုံစံသူ	ဝင်ပိုလိပ် (နှင့်သင်ပုံစံပို့ပို့ကို-ဝိဇ္ဇာ) ဝါရွှေမြစ်လ
စာစစ်	တင်မိခိုင်
စာအောင်ချုပ်	ကိုတင်အေး (Perfect Binding) ဝါရွှေမြစ်လ
ဖုန်းသူ့	မဟာဓာတ်
	ဖုန်း - ဝါရွှေမြစ်လ ၁၃၈၈ ၁၃၈၉
တန်ဖိုး	၄၀၀၀ ကျပ်

ဒီဇယ်

အောက်ဖော်မှုများ၊ ဒီဇယ် (မြန်မာပြန်)
 ရန်ကုန်၊ မဟာဓာတ်၊ ၂၀၂၁
 ၁၂ ၂၅၆ ၁၀၀၅ × ၁၂၀၅ ၀၇၉၆
 (၃) ဒီဇိုးတူဝါး

၁၀။ ငောက်တည်မှု

စွန်းပြီးတိတွင် မှတ်ချက်စကား (သို့) အနာဂတ်ကို တည်ဆောက်နည်း

ဒီယော (မြန်မာပြန်)

ZERO TO ONE

NOTE ON STARTUPS, OR HOW TO BUILD THE FUTURE

PETER THIEL with Blake Masters

ကျေးဇူးတင်လွှာ

ဤစာအပ်ကို ရေးသားရာတွင် ကူညီစဉ်းစားပေးခဲ့သူ ဂျင်မီ
ကက်ထရီဒါ

ကျိန်တော်ထို့ စတင်ရာ စတန်းဖို့၏အတန်းကို အတူတကွ ဖန်တီး
ပေးခဲ့ကြသည့် ရော်သံ မော်ဂိုးလှု၊ စကော့ နှိုလန်နှင့် မိုက်ကယ် ဆိုလန်နာ။
ပုနိုင်ထုတ်ဝေရန် ကျွမ်းကျင်မှုအပြည့်ဖြင့် နည်းပေးလမ်းပြခဲ့သော
ခရစ် ပါရစ်-လန်းဘုံ၊ တီနာ ကွန်စတေဘဲလှု၊ ဒေးဗစ် ဒရီကို၊ တာလီယာ
ခရွန်နှင့် ဂျယ်ရမီ ဟောလှု။

ကြီးစားပြီး စမတ်ကျကျ လုပ်ကိုင်ခဲ့သော သီအဲလ် မတည်ငွေ၊
မတည် တည်ထောင်သူများ၊ မစ်ထရေးနှင့် သီအဲလ်ဖောင်ဒေးရှင်းများသို့။



မူရင်းစာရေးသူ၏ အမှာ

စီးပွားရေးနယ်ပယ်၌ အဖြစ်အပျက်တိုင်းသည် တစ်ကြိမ်သာ ဖြစ်ပျက်လေ့ရှိသည်။ ဘီလ်ဂိတ်ကဲ့သို့၊ နောက်လှုတစ်ဦးသည် ကွန်ပျူးတာ ဆေ့ဝဲလ်စနစ် တစ်ခုကို တည်ဆောက်နိုင်တော့မည် မဟုတ်သလို ဒုတိယလာရီပြောစ် (သို့၊ မဟုတ်) ဆာဂေးဘရင် နောက်တစ်ဦးသည် ရူးကဲလ်ကဲ့သို့၊ ရှာဖွေရေးအင်ဂျင်ကြီးတစ်ခုကို ထပ်မံပြုလုပ်နိုင်တော့မည် မဟုတ်ပေ။ ဒုတိယ မာ့က်ဇူကာဘတ်သည် Facebook ကဲ့သို့၊ လူမှုကွန်ရက်တစ်ခုကို မည်သည့်အခါမျှ ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သင့်အနေဖြင့် အထက်ပါ ပုဂ္ဂိုလ်များ၏ နည်းနိသယယများအတိုင်း အတုယူ ကူးချေနေသည် ဆိုလျှင် ငှင်းတို့ထံမှ မည်သည့်အရာမျှ မသင်ယူနိုင်ခဲ့ဟု ဆိုရပေမည်။

တစ်စုံတစ်ခုကို အသစ်ဖန်တီးရသည်ထက် အလုပ်ဖြစ်ပြီးသား ပုံစံတစ်ခုကို ကူးချေရသည်မှာ ပိုမိုလွယ်ကူလှပေသည်။ လုပ်နည်းသိပြီးသား အရာများကို ထပ်ဖန်တလဲလဲ ပြုလုပ်သည့်အခါ ကဲ့ကြေးတွင် ၁ မှ ၃ သုလေ ကဲ့သို့၊ ဆင်တူဖြစ်ရပ်များသာ ထပ်မံ ဖြစ်ပေါ်လာပေမည်။ သို့သော် မရှိသေး သော အရာတစ်ခုကို ဖန်တီးလိုက်သည့်အခါ ၀ မှ ၁ သို့၊ (ဗလာနှစ်ဦးမှ

တည်ရှိခြင်း အဖြစ်သို့) ပြောင်းလဲတိုးတက်သွားတော့သည်။ ကမ္မားဦးအစ ဖန်ဆင်ခြင်း အခါ်က်အတန်ကဲသို့ တိတွင်ဖန်တီးမှတိုင်းသည် တစ်ကြိမ်သာ ဖြစ်ပျက်လေရှုပြီး ထွက်ပေါ်လာသည့် ရလဒ်သစ်သည် ထူးခြားဆန်းသစ် မှုများနှင့် ပြည်နှက်နေပေါသည်။

တိတွင်မှုအသစ်များ ဖန်တီးခြင်းဆိုသည့် ခက်ခဲသောလုပ်ငန်းများအပေါ်၍ ရင်းနှီးဖြေပိန်းမှု မပြခဲ့လျှင် အမေရိကန်ကုမ္ပဏီများသည် ယနေ့ မည်မျှပင် အကျိုးအမြတ် ရရှိနေသည်ဆိုသော်ငြား အနာဂတ်ကာလတွင် ကျူးရပေလိမ့်မည်။ အခြေကျော်းသား စီးပွားရေးထံပောင်းတစ်ခုကို မည်မျှ ကြီးစားလုပ်ကိုင်သော်လည်း ရရှိရာအကျိုးအမြတ်များ ကုန်ဆုံးသွားလျှင် မည်သို့ရှိမည်နည်း။ မဖြစ်သေးသော်လည်း ရောက်လာမည့် အနာဂတ်မှာ ၂၀၀၈ စီးပွားရေးပျက်ကပ်ထက်ပင် ဆိုးရွားသွားနိုင်သည်။ ယနေ့ကမ္မား၏ အကောင်းဆုံး လုပ်ထုံးလုပ်နည်း (အလုပ်ဖြစ်ခဲသော နည်းဟန်းများ) ဆိုသည်မှာ ကျူးခြင်းအဆုံးသတ်သို့ ဦးတည်နေပြီး စစ်သပ်လျှောက်လှမ်း ရခြင်း မရှိသေးသည့် လမ်းကြောင်းသစ်များမှာ သစ်လွင်မှုနှင့် မမြည်းစစ်ရ မှတို့ ပြည်နှက်နေပေလိမ့်မည်။

အျော်ကရေစိစနစ် ကြီးစိုးသော ယနေ့ကမ္မားကြီး၏ ပုဂ္ဂလိကနှင့် ပြည်သူပိုင်ကဏ္ဍနှစ်ရပ်စလုံး၌ လမ်းကြောင်းသစ် ရှာဖွေရသည်မှာ အုံဖွယ် ဘန်းနှင့် ဖြစ်ရပ်ဆန်းများ ဖြစ်ပျက်ရန် မျော်လင့်နေရသည်နှင့် ဆင်တူပါသည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေး အောင်မြင်ဖို့ဆိုလျှင် အုံဖွယ်ဘန်း ဖြစ်ရပ် ဆန်း ရာပေါင်းမက၊ ပြောရလျှင် ထောင်ပေါင်းမက လိုအပ်နေသည်။ ဤအချက်သည် စိတ်တတ်ကျဖွယ် ကောင်းသော်လည်း အရေးကြီးသည့် အချက်တစ်ခုလည်း ဖြစ်သည်။ အကြောင်းမှာ အခြားသော သက်ရှိရှိုးစီတ် များနှင့် ကဲ့ပြားသည့် လူသား၏ အုံဖွယ်ဘန်း ဖြစ်ရပ်ဆန်းများကို လုပ်ကိုင်နိုင်သည့် စွမ်းရည်ကြောင့် ဖြစ်သည်။ ထို့ဖွယ်ဘန်းဖြစ်ရပ်များကို ကျွန်းတော်တို့က နည်းပညာ (Technology) ဟု ခေါ်လေသည်။

နည်းပညာသည် အုံအားသင့် ဖွယ် ကောင်းလှပါသည်။ လုပ်ငန်းကိစ္စများ ဆောင်ရွက်ရာ၌ ရင်းမြစ်အနည်းငယ်နှင့် ရလဒ်များများ ပေါ်ထွက်စေနိုင်သလို အခြားကျသော ကျွန်းတော်တို့၏ စွမ်းရည်သတ္တိများကို အမြင့်တစ်နေရာထိ ဆွဲတင်ထိန်းသို့ပေးနိုင်သောကြောင့် ဖြစ်သည်။ အခြားသတ္တိဝါများမှာ ဆည်လေးများနှင့် ပျားလို့လောက်သာ

ဒိုက္ခိုးတူးဝမ်း

တည်ဆောက်နေနိုင်ချိန်၌ လူသားမျိုးစွဲဖြစ်သည့် ကျွန်တော်တို့မှာ အသစ်အသစ်များကို တိုထွင်ဖန်တီးနိုင်စွမ်းရှိပြီး ဂင်းတို့အား ပိုမိုကောင်းမွန်သော အရာများအဖြစ် ပြုပြင်နိုင်စွမ်းလည်း ရှိကြလေသည်။ လူသားဆိုသည့်မှာ အိပ်ရာဝင်ပုံပြင်များမှ စကြဝါးကို ပိုင်စိုးသော နှုတ်မင်းကြီးများ ခွင့်ပြုသလောက်သာ တည်ဆောက်တတ်ကြသူများ မဟုတ်ပေ။ လူသားသည် နည်းပညာ အသစ်အဆန်းများကို အစဉ်တိုထွင် ဆန်းသစ်ပြီး ကမ္ဘာကြီး၏အစီအမံများကို ပြန်လည်ပြင်ဆင် ရရေးဆွဲတတ် သူများ ဖြစ်ကြလေသည်။ ထိုအရာများမှာ အမေရိကန်ပညာရေး၏ ဒုတိယ တန်း ကလေးယော်များကို ကျွန်တော်တို့ သင်ကြားပေးနေသော ယနေ့ကမ္ဘာ နှင့် လူ့အဖွဲ့အစည်း အခြေခံအကြောင်း တရားများလည်း ဖြစ်သည်။ သို့သော် ဖြစ်ပြီးသမျှ ကိစ္စရပ်များသာ ထပ်ဖန်တတဲ့လဲ လုပ်ကိုင်နေကြသည့် ကမ္ဘာကြီးတွင်တော့ လူသား၏ အသစ်တိုထွင် ဖန်တီးနိုင်စွမ်းကို မေ့လျော့ ထားကြလေတော့သည်။

ဒီးရိုးတူဝမ်း ဆိုသည့်မှာ တိုထွင်ဖန်တီးမှု အသစ်များ ဖန်တီးပြုလုပ် မည့် ကဗျာများကို မည်သို့ တည်ဆောက်ရယူကြမည် ဆိုသည့်သဘောပင် ဖြစ်သည်။ ယခုစာအုပ်တွင် PayPal နှင့် Palantir ၏ ပူးတွဲတည်ထောင်သူ အဖြစ်သာမက Facebook နှင့် SpaceX အပါအဝင် စွန်းခြားတိုထွင်လုပ်ငန်း ရာပေါင်းများစွာကို ရင်းနှီးမြှုပ်နှံခဲ့သူ တစ်ဦးအနေဖြင့် လေ့လာသင်ယူခဲ့ရ သမျှကို ပြန်လည်မျှဝေထားပါသည်။ လေ့လာတွေ့ရှိသမျှ အချက်အလက် များကို ယခုစာအုပ်တွင် ဖော်ပြသွားမည် ဖြစ်သော်လည်း အောင်မြင်မှ ဖော်မြှုလာကို သင်ကြားပေးနိုင်မည့် စာအုပ်မျိုး မဟုတ်သည်ကိုတော့ ဆိုထားရပေမည်။

စွန်းခြားတိုထွင်လုပ်ငန်းတစ်ခု၏ လုပ်နည်းလုပ်ဟန်များကို သင်ကြား ရှုံး ဝိရော်စီဆန် အငြင်းပွားရသည့်အချက်မှာ အောင်မြင်မှုသို့ တက်လှမ်း သွားနိုင်မည့် ဖော်မြှုလာသည် ‘မရှိ’ ဆိုသောအချက်ပင် ဖြစ်သည်။ အကြောင်းမှာ တိုထွင်ဖန်တီးမှုတိုင်းသည် အသစ်ဖြစ်ပြီး တစ်ကြိမ်သာ ဖြစ်ပျက်သောကြောင့် ဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမျှ တိုထွင်ဖန်တီးခြင်း ဆိုသည့် ဝေဟာရနှင့်ပတ်သက်၍ တိကျကျစွဲလှစွဲစွာ ဖော်ပြနိုင်သည် မဟုတ်ပေ။ ကျွန်တော် သတိပြုမိခဲ့သည့် စွမ်းအားအကောင်းဆုံး အချက်တစ်ချက် မှာ အောင်မြင်သူများသည် အောင်မြင်မှုများကို မထင်မှတ်ထားသည့် နေရာ

များမှ ရှာဖွေတွေရှိကြသည်ဆိုသော အချက်ပင်ဖြစ်သည်။ အောင်မှုများကို ဖော်မြှုလာပုံသေနည်းများဖြင့် တည်ဆောက်မည့်အစား စီးပွားရေးအခြေမှုများကို လက်တွေကျကျ တွေးတောစဉ်းစားခြင်းဖြင့် တည်ဆောက်ယူရပေမည်။

ယခုစာအုပ်သည် ၂၀၁၂ ခုနှစ် စတန်းဖို့၌တက္ကသိလ်မြို့ စွန်းမီးတိထွင်လုပ်နောက်များနှင့်ပတ်သက်၍ ကျွန်တော် သင်ကြားခဲ့သည့် သင်ခန်းစာများမှ မြစ်များခံလာခြင်း ဖြစ်သည်။ ကောလိပ်ကျောင်းသားများမှာ အနည်းငယ်သော အထူးပြု ဘာသာရပ်များ၏ အလွန်အမင်း ထူးချွန်နေနိုင်ပါသည်။ သို့သော် အများစုမှာ သင်ကြားခဲ့သည့် အသိပညာ၊ အတတ်ပညာများဖြင့် အပြာကျယ်လှသည့် ကမ္ဘာကြီးတွင် မည်သို့မည်ပုံ လုပ်ကိုင်ရမည်ကို မသိရှိကြသေးပေါ့။ သင်ခန်းစာများကို သင်ကြားပေးရသည့် ကျွန်တော်၏ မူလရည်များချက်မှာ ပညာရေး ကျမ်းကျင်သူများ လမ်းကြောင်းပေးချုပ်ခဲ့သည့် လျှောက်လမ်းများကို ကျော်လွန်၍ မကြာခင်ရောက်ရှိလာမည့် ငါးတို့၏ အနာဂတ်ကို ပိုမိုကျယ်ပြန်စွာ ဖန်တီးပုံဖော်တတ်စေဖို့ ဖြစ်သည်။ ကျောင်းသားတစ်ဦးဖြစ်သည့် ဘလို့မာစတာသည် တက္ကသိလ်သင်ရှိုးပြင်ပ လက်တွေဘဝမှုလာသော အတန်းသင်ခန်းစာများကို အသေးစိတ် မှတ်သားခဲ့သည်။ သို့ဖြင့် ပိုမိုကျယ်ပြန်သော ပရီသတ်များလက်ဝယ်သို့ ပို့ဆောင်နိုင်ရန် ဒီးရိုးတူဝါး စာအုပ်ကို သူနှင့်ကျွန်တော် ပူးပေါင်းကာ ပြန်လည်တည်းဖြတ်ခဲ့ကြသည်။ အကြောင်းမှာ အနာဂတ်ဟူသည် စတန်းဖို့။ ကောလိပ်၊ သို့မဟုတ် ဆီလိဂုံနှင့် တောင်ကြားခွဲသာ ရှိနေရမည့်အရာမဟုတ်သောကြောင့် ဖြစ်ပေသည်။



အခန်း – ၁

စိန်ခေါ်နေသည့် အနာဂတ်

အလုပ်အင်တာမျှ။ တိုင်း၌ အောက်ပါမေးခွန်းကို ကျွန်တော် မေးလေ့ရှိသည်။

“အရေးလည်းကြီးပြီး လူအနည်းစုပဲ သဘောတူလက်ခံတဲ့ ခင်များ သိတဲ့ အမှန်တရားက ဘာဖြစ်မလဲဗျာ”

မေးခွန်းကို ကြည့်ရသည့်မှာ ရိုးစင်း၍ လွယ်ကူမည့်ပုံ ပေါ်သည်။ သို့သော် ငင်းမေးခွန်းသည် အတော် အခက်တွေ့သည့် မေးခွန်းဖြစ်သည်။ ကျောင်းသင်ခန်းစာများမှာ လူအများစု သဘောတူလက်ခံထားသည့် အမိုးယုံဖွဲ့ဆိုချက်များဖြစ်ရာ ယခုမေးခွန်းကို စဉ်းစားတွေးခေါ်ကြည့်ရသည်၏မှာ ခက်ခဲလှပေသည်။ မေးခွန်းဖြေဆိုသူအနေဖြင့် လူနည်းစုသာ လက်ခံသည့် အမှန်တရား တစ်ခုခုကို ဖြေဆိုရမည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာ ရှုထောင့်မှုကြည့်လျှင် အလွန်အက်တွေ့စေသည်ကို တွေ့မြင်ရပေမည်။ ထက်မြက်စုံရှုသော အတွေးအခေါ်မျိုးမှာ တွေ့ရနည်းလေ့ရှိသော်လည်း လူတိုင်း လက်မခံနိုင်သည့် အမှန်တရားတစ်ခုကို ပြောရေးဆိုရသည့် သတ္တိမျိုးမှာတော့ မွေးရာပါ ပါရမီရှင်များတွင်ပင် တွေ့ရတတ်သည် မဟုတ်ပေ။ ကျွန်တော် ကြိုတွေ့ခဲ့ရသည့်အများစု၏ အဖြေများမှာ အောက်ပါ

အတိုင်း ဖြစ်သည်။

“ကျွန်တော်တို့ ပညာရေးနှစ်ဟာ ပျက်စီးနေပြီ။ ဒါကို အရေး တကြီး ပြင်ဆင်ဖို့ လိုအပ်နေပါတယ်”

“အမေရိကဟာ ပြစ်မျိုးခဲ့မထင်ပါပဲ”

“ဘုရားသခင်ဆိုတာ မရှိဘူး”


ဆိုးဝါးလှသည့်အဖြေများပင်။ ပထမနှင့်ဒုတိယအဖြေမှာ မှန်ကောင်းမှန်ပေလိမ့်သည်။ သို့သော် လူအများစုသည် အထက်က အဖြန့်မျိုးကို သဘောတူလက်ခံထားပြီး ဖြစ်သည်။ တတိယအဖြေမှာ ဆင်တူယိုးမှား စကားစစ်ထိုးပွဲတစ်ခု၏ ဘက်တစ်ဖက်တွင် ရပ်တည်နေမည့်အဖြေမျိုး ဖြစ်သည်။ ကောင်းမွန်သည့် အဖြစ်သည့်မှာ ယခုကဲ့သို့ ဖြစ်သည်။ ‘ရုအများစု ဟာ x ကို ယုံကြည်ကြတယ်၊ ဒါပေမဲ့ အမှန်တရားကတော့ x နဲ့ ဆန့်ကျင်ဘက်ပါပဲ။’ ယခုအခန်း၏ နောက်ဆုံးပိုင်း၌ ကျွန်တော်၏ ကိုယ်ပိုင်အဖြေကို ဖော်ပြပေးသွားပါမည်။

ယခုကဲ့သို့ ဆန့်ကျင်ဘက် အပြင်းပွားနေရသည့် မေးခွန်းမျိုးသည် အနာဂတ်နှင့် မည်သို့ ပတ်သက်ဆက်နှယ်နေပါသနည်း။ အရှိုးရှင်းဆုံးနှင့် မြင်လွယ်အောင် ပြောရလျှင် အနာဂတ်ဆိုသည့်မှာ မကြာခင် ဖြစ်ပျက်လာ မည့် ဖြစ်ရပ်များ စုစဉ်းထားသည့် နေရာ ဖြစ်သည်။ သို့သော် မဖြစ်ပေါ်သေးသော အနာဂတ်ကို ထူးခြားပြီး အရေးလည်းကြံးသည့် အနာဂတ်တစ်ခုအဖြစ် မဖြစ်ပေါ်စေရန် မည်သည့်အရာများက ဖုံးပိတ်ထားပါ သနည်း။ အဘယ်ကြောင့် အနာဂတ်သည် ယနေ့ကဗ္ဗာနှင့် မတူကဲ့ပြားသော အချိန်ကာလတစ်ခုအဖြစ်သာ ဖြစ်ပေါ်စေပါသနည်း။ ကျွန်တော်တို့ လူအဖွဲ့အစည်းသည် လာမည့်နှစ် ၁၀၀ အတွင်း မည်သည့်အရာကိုယျ ပြောင်းလဲနိုင်ခြင်း မရှိခဲ့လျှင် အနာဂတ်ဆိုသည့်မှာ နောင်အနှစ် ၁၀၀ကျော် ထပ်မံဝေးကွာနေပါသိုးမည်။ အကယ်၍ လာမည့် ဆယ်စုနှစ်အတွင်း ကြီးကျယ်ခမ်းနားသော အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့လျှင် အနာဂတ်သည် ကျွန်တော်တို့နှင့် လက်တစ်ကမ်းအကွာကို ရောက်ရှိနေပါလိမ့်မည်။ မည်သူမျှ အနာဂတ်ကို အတိအကျ မခန့်မှန်းနိုင်ပါ။ သို့သော် ကျွန်တော်တို့ အချက်နှစ်ချက်ကိုတော့ သိုံကြပါသည်။ အနာဂတ် သည် လက်ရှိပစ္စားနှင့် မတူကဲ့ပြားမည်။ အပြောင်းအလဲသည် ယနေ့ကဗ္ဗာပေါ် အခြေခံကာ မူတည်ပြောင်းလဲလိမ့်မည် ဆိုသည့်အချက် နှစ်ချက်ပင်ဖြစ်သည်။ လက်ရှိ

ပစ္စာဖွန့်အပေါ် လူအများ မတူကဲပြားစွာ ရှုမြင်နေကြသည့်အပေါ် မှတ်ညှုံး
အနာဂတ်သည် အဖြေအမျိုးမျိုးနှင့် အငြင်းပွားနေရမည်သာဖြစ်သည်။
ကောင်းမွန်သော အဖြေဆိုသည်မှာ အနာဂတ်ကို လုမ်းမျှော်ကြည့်ရှု၍
ကျွန်ုတ်တို့ အနီးစပ်ဆုံး ရှုမြင်ကြသည့်အမြင်များသာ ဖြစ်ကြလေသည်။

ဒီးရိုးတူးဝမ်း အယူအဆ (ဗလာနတ္ထိမှ အသစ်တစ်စုံတစ်ရာသို့) အနာဂတ်၏ တိုးတက်မှု


အနာဂတ်ကို တိုးတက်နေသော အခြေအနေတစ်ရပ်အဖြစ်
ကျွန်ုတ်တို့ မြင်ယောင်မိတ်ကြသည်။ တိုးတက်မှုဆိုသည်မှာ ပုံစံနှစ်မျိုး
ထဲမှ တစ်မျိုးဖြစ်နိုင်သည်။ ရေပြင်ညီတိုးတက်မှု (သို့မဟုတ်) ကျယ်ပြန်သော
တိုးတက်မှုဆိုသည်မှာ 1 မှ n အကြိမ်မြောက် ကိန်းအတိုင်း အလုပ်ဖြစ်၍
သား ပုံစံတူများကို ကူးချသော တိုးတက်မှုမျိုး ဖြစ်သည်။ ရေပြင်ညီတိုး
တက်မှုနှင့် ဆင်တူသည့်အရာမှာ ကျွန်ုတ်တို့ သို့ပြီးသားဖြစ်သည့်အတွက်
မှန်းဆက်ည့်ရန် လွယ်ကူပါသည်။ ဒေါင်လိုက် (သို့မဟုတ်) ခက်ခဲကြမ်းတစ်း
သော တိုးတက်မှုဆိုသည်မှာ 0 မှ 1 သို့ဆိုသည့်အတိုင်း မရှိသေးသည့်
အသစ်တစ်စုံတရာကို တိုထွင်ကြီးဆကာ ဖန်တီးပြုလုပ်ရခြင်း ဖြစ်သည်။
ဒေါင်လိုက်တိုးတက်မှုဆိုသည်မှာ မည်သူမျှ မလုပ်ဖူးသေးသည့် တိုထွင်
ဖန်တီးမှုဖြစ်၍ မှန်းဆက်ည့်ရသည်မှာ ပိုမိုခက်ခဲပေသည်။ လက်နှိပ်စက်
တစ်လုံးဝယ်၍ ပုံစံတူ အလုံး ၁၀၀ ပြုလုပ်ခြင်းသည် ရေပြင်ညီတိုးတက်
မှတ်စုံခဲ့ဖြစ်၍ လက်နှိပ်စက်တစ်လုံးရှို့ပြီး စာစိစာရိုက်စက် (Word
Processor) တစ်ခုဖြစ်ပေါ်အောင် တိုထွင်နိုင်ခဲ့သည့်အခါ ဒေါင်လိုက်
တိုးတက်မှုတစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။



ဒေါင်လိုက် (သို့) အာယာပြန်ဆောတိုးတက်မှု
နှုန်းပေါ်အပေါ်မှား သင်ဖို့ယောပေးပြုပြုပြုခြင်း

နိုင်ငံအဆင့်စီးပွားရေး (Macro) တွင် ရေပြင်ညီတိုးတက်မှုကို ဖော်ပြနိုင်မည့် တစ်ခုတည်းသော စကားလုံးမှာ ဂလိုဘယ်လိုက်အေးရှင်း (Globalization) ဖြစ်သည်။ အလုပ်ဖြစ်ပြီးသား ပုံစံတစ်ခုကို တစ်နေရာရာ မှ ယူလာပြီး နေရာတိုင်းတွင် အလုပ်ဖြစ်အောင် ပြန်လုပ်ကြသည့်ပုံစံမျိုး ဖြစ်သည်။ တရာတ်ပြည်သည် ဂလိုဘယ်လိုက်အေးရှင်း ဖြစ်စဉ်၏ စံမှုနာ ပြယ်တစ်ခု ဖြစ်သည်။ ငှါး၏ အနှစ် ၂၀ စီမံချက်ကြောင့် ယနေ့ အမေရိကန်ပြည်ထောင်စုကဲ့သို့ ပြောင်းလဲတိုးတက်လာခဲ့သည်။ တရာတ်တို့ သည် ဖွံ့ဖြိုးပြီးနိုင်ငံများမှ အလုပ်ဖြစ်ပြီးသား ပုံစံမှုန်သမျှကို ရိုးရိုးရှင်းရှင်းနှင့် အတုယူကူးချခဲ့ကြသည်။ ၁၉ ရာစိန်းရထားလမ်းများ၊ ၂၀ ရာစွဲလေအေးပေး စနစ်များ၊ ပြောရလျှင် ဖြို့ပြုတစ်ခုလုံး၏ တည်ဆောက်ပုံအတိုင်း အတုယူကူးချခဲ့ကြသည်။ ပုံတူကူးချသည့် လမ်းကြောင်းတစ်လျှောက် ဖုန်းလိုင်းများကို စတင်မတပ်ဆင်ဘဲ ဝါယာကြိုးမဲ့စနစ်ကို စတင်အကောင်အထည်ဖော် တပ်ဆင်ခဲ့သည်မျိုး အဆင့်အချို့ကို ကျော်ဖြတ်ကောင်း ကျော်ဖြတ်ခဲ့ကြသော်လည်း အလုံးစုံနီးပါး ပုံတူကူးချခဲ့ကြလေသည်။

ဦးရိုးတူဝမ်းပြောင်းလဲတိုးတက်ခြင်းဟု ခေါ်ဆိုသည့် ဒေါင်လိုက် တိုးတက်မှုကို ဖော်ပြရန် တစ်ခုတည်းသော စကားလုံးမှာ ‘နည်းပညာ’ ပင် ဖြစ်သည်။ မကြာသေးသည့် ဆယ်စုနှစ်အတွင်း သတင်းအချက်အလက် နှင့် နည်းပညာကဏ္ဍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းက သော်ယူအားဖြင့် စီလိုက်နှင့်တောင်ကြားကို နည်းပညာနယ်ပယ်၏ ဗဟိုချက်မအဖြစ် ဖြစ်ထွန်းစေခဲ့သည်။ သို့သော် နည်းပညာဆိုသည့်မှာ ကွွန်ပျူးတာကြားမျှသာ အကန့် အသတ် ရှိနေသည့်အရာတစ်ခု မဟုတ်ပေ။ ဤနေရာများ အသင့် အတင့် နားလည်ထားရမည်မှာ ကိစ္စပိစ္စများကို မည်သည့်နည်းသစ်နှင့်ဖြစ်စေ မည်သည့်ကောင်းမွန်သည့်ပုံစံမျိုးနှင့်ဖြစ်စေ ဖန်တီးပြုပြင်မှုတိုင်းသည် နည်းပညာဟု ဆိုလိုခြင်းပင် ဖြစ်သည်။



နည်းပညာနှင့် ဂလိုဘယ်လိုက်အေးရှင်းဆိုသည်မှာ မတူညီသော ပြောင်းလတိုးတက်မှ နှစ်မျိုးဖြစ်သည်။ တစ်ချိန်တည်းတွင် ထိုတိုးတက်မှုနှစ်ခု စလုံး ဖြစ်ပျက်ခြင်း၊ နှစ်ခုထဲမှ တစ်ခုသာ ဖြစ်ပျက်ခြင်း သို့မဟုတ် နှစ်ခုစလုံး မဖြစ်ပျက်ခြင်းများလည်း ရှုနေနိုင်သည်။ ဥပမာအားဖြင့် ၁၈၁၅ မှ ၁၉၁၄ ထို ကာလမှုနည်းပညာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ဂလိုဘယ်လိုက်အေးရှင်း ဖြစ်ရပ်များ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာခြင်း စသည့်ကိစ္စနှစ်ရပ်လုံး ဖြစ်ပျက်ခဲ့သောကာလများ ဖြစ်ကြသည်။ ပထမကဗ္ဗာ စစ်နှင့် ၁၉၇၁ ခုနှစ် ကုစ်စင်းရာ၏ တရာတ်နှင့်ဆက်ဆံရေး ပြန်လည်ဖွင့်လှစ် ခဲ့သည့် ခရီးစဉ်ကြားကာလမှု နည်းပညာသည် အရှိန်အဟုန်မြင့် ပြောင်းလဲ တိုးတက်ခဲ့ပြီး ဂလိုဘယ်လိုက်အေးရှင်း ဖြစ်စဉ်မှုမှ နေးကွေးလေးလုံးလေ သည်။ ၁၉၇၁ ခုနှစ်မှစ၍ အများအားဖြင့် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု အကန်အသတ်နှင့် နေးကွေးလေးလုံး ရွှေလျားခဲ့သော်လည်း ဂလိုဘယ်လိုက်အေးရှင်းဖြစ်စဉ်များ အလျင်အမြန် ပြောင်းလဲတိုးတက်လာသည်ကို ကျွန်ုတ်တို့ မြင်တွေ့ခဲ့ရသည်။

ဂလိုဘယ်လိုက်အေးရှင်းအောက်တွင် ရှေ့လာမည့် ဆယ်စုနှစ်များ အတွင်း ကိစ္စရပ်များ ပိုမိုပေါင်းစည်းလာပြီး တူညီဖြစ်ရပ်များလည်း ပိုမိုဖြစ်ထွန်းလာလိမ့်မည်ဟု အလွယ်တကူ မုန်းဆကြည့်နိုင်သည်။ နေ့စဉ် ပြောဆိုနေကြသည့် ခန့်မှန်းစကားများအရ သမိုင်းအဆုံးသတ်မည့် နည်းပညာအောက်ကြီး ဖြစ်ပေါ်လာနေပြီဟုလည်း ကျွန်ုတ်တို့ ယဉ်ကြည်နေကြသည်။ ကမ္မာကြီးကို ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆောင်းများအဖြစ် ပိုင်းခြားသတ်မှတ်လိုက်ခြင်းမှာ ဖွံ့ဖြိုးပြီးဆိုင်းများသည် ဖန်တီးရယူနိုင်သည် မှန်သမျှ ရယူပြီးဖြစ်သည့် သင့် ဖွံ့ဖြိုးဆောင်းများမှာ အထက်က နိုင်းများနောက်သို့ အမိလိုက်ရန် လိုအပ်နေသည့်အကြောင်း စောင်းပါးပိုင်းခြဲ့ ပြောဆိုလိုက်ခြင်းမျိုး ဖြစ်သည်။

ကျွန်ုတ်အမြင်အရ အထက်က အချက်သည် မမှန်ကန်ပေါ်။ ဆန့်ကျင်ဘက် အငြင်းပွားရသည့် အနာဂတ်ဆိုင်ရာ မေးခွန်းအတွက် ကျွန်ုတ်၏ ကိုယ်ပိုင်အဖြေမှာ လူအများ ထင်မြင်ယူဆနေသကဲ့သို့ ကမ္မာကြီး၏ အနာဂတ်ကို ဂလိုဘယ်လိုက်အေးရှင်း ဖြစ်စဉ်ကသာ အမိဘယ်ဖွင့်ဆိုလိမ့်မည်မဟုတ်ဘဲ နည်းပညာကသာ ပိုမိုအရေးပါ အရာရောက်စွာ အမိဘယ်ဖွင့်ဆိုလိမ့်မည် ဖြစ်သည်။ တရာတ်ပြည်အနေဖြင့် နည်းပညာ

အပြောင်းအလဲမရှိခဲ့လျှင် လာမည့်ဆယ်စုနှစ်နှစ်နာတွင်း ငှါး၏ စွမ်းအင်ထုတ်လုပ်မှုကို နှစ်ဆတိုးမြှင့်ရပေလိမ့်မည်။ စွမ်းအင်ထုတ်လုပ်မှုနှင့်အတူလေထုညွစ်ည်းမှုသည်လည်း နှစ်ဆတိုးမြှင့် ဖြစ်ပေါ်လာပေလိမ့်မည်။ အီနှီးယ၏ သန်းပေါင်းများစွာသော အိမ်ထောင်စုများသည် အမေရိကန်အိမ်ထောင်စုများ၏ နေထိုင်မှုပုံစံအတိုင်း ယနေ့ခေတ်ပေါ်ပစ္စည်းများကိုသာ အသုံးပြု၍ နေထိုင်ကြမည်ဆိုလျှင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးဆိုးကြီး ဖြစ်ပေါ်လာပေလိမ့်မည်။ ကမ္မာတစ်ဝန်း စမ်းသပ်လျောက်လှမ်းပြီးသားလမ်းဟောင်းများကို အသုံးပြု၍ ချမ်းသာကြွယ်ဝမှုကို ဖန်တီးသည့်အခါပျက်စီးယိုယွင်းခြင်း ရလဒ်သာ ဖြစ်ပေါ်လာပေလိမ့်မည်။ ကြွယ်ဝချမ်းသာခြင်းများ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ အစားအစာအရင်းအမြစ် မလုံလောက်သည့် ကမ္မာကြီးဦး နည်းပညာအသစ်အဆန်းမရှိသည့် ဂလိုဘယ်လိုက်ဒေးရှင်း ဖြစ်စဉ်ဆိုသည့်မှာ တည်ပြုမှုလည်း ရှိမည်မဟုတ်ပေ။

သမိုင်းမြို့ နည်းပညာအသစ်ဆိုသည့်မှာ မည်သည့်အခါမျှ အလိုအလျောက် ဖြစ်ပေါ်လာသည့် အရာမဟုတ်ပေ။ ကျွန်ုတ်တို့၏ ရေးဘိုးဘေးများသည် အောင်မြင်ရှုရှုဖွေရှုခြားစွာ တစ်ဦးကောင်းဖို့ တစ်ဦးပျက်ရသည့် သူနာကိုယ်ကောင်း ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ကြီးပြီးခဲ့ကြသူများ ဖြစ်သည်။ ကြွယ်ဝချမ်းသာစေသည့် ရှင်းမြစ်အသစ်များကို ကြိုတောင့်ကြုံခဲ့ဖန်တီးရယူခဲ့ကြပြီး ရေရှည်ဗျား ခက်ခဲကြမ်းတမ်းသည့်ဘဝမှ သာမန်လူတစ်ဦးလုံးလောက်လောက် အသက်ရှင်ရပ်တည်နိုင်သည့် ဘဝမျိုးကို ဖန်တီးမပေးနိုင်ခဲ့ကြပေ။ နှစ်ပေါင်း ၁၀,၀၀၀ ကြားပြီးသည့်နောက် ရေးကျသော စိုက်ပျိုးမွေးမြှုပ်နည်းမှုသည် အလယ်ခေတ် လေရဟတ်များနှင့် ၁၆ ရာစု နှုန်းတော်ကြောင်းများထိအောင် တိတွင်ဖန်တီးမှု ဖြစ်စဉ်များ ပြတ်တောင်းပြတ်တောင်း ဖြစ်ပျက်ခဲ့ပြီးနောက် ခေတ်သစ်ကမ္မာကြီးမှာ ရပ်ခြည်းဆိုသလို ၁၇၆၀ ပြည့်နှစ်မှ ၁၈၇၀ ပြည့်နှစ်ထိ တစ်လျောက်လုံး ရေရှေးရွေးချွေး သုံး အင်ဂျင်စက်တိထွင်မှုမှုသည် မြောက်မြားလွှာသော အတောမသတ်နိုင်သည့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ ရလဒ်အနေဖြင့် ကျွန်ုတ်တိုးတိုးတက်မှုမှုသည် ရေးယခင်မျိုးဆက်များ စိတ်ကူးကြံဆနိုင်သည့်ထက် ပိုမိုချမ်းသာကြွယ်ဝသည့် လူနေမှုဘဝတစ်ခုကို ဆက်ခံနိုင်ခဲ့လေသည်။

ကျွန်ုတ်တို့၏ မိဘဘိုးဘေးများမှလွှဲ၍ ၁၉၆၀ နောက်ပိုင်း

အခြားသော မျိုးဆက်တို့သည် ထိုဖွံ့ဖြိုးတိုးတက်မှုများ ဆက်လက်ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ငါးမျိုးဆက်တို့သည် အလုပ်လုပ်ရက် ၄- ရက်သာရှိမည် ရက်သွေးပတ်မျိုး၊ စရိတ်သက်သာသည့် စွမ်းအင်မျိုးနှင့် လကဗ္ဗာပေါ် ခရီးသွားခြင်းစသည့် အရာများကို မျှော်လင့်ခဲ့ကြသည်။ ငါးတို့ မျှော်လင့်သည့်အတိုင်း ဖြစ်မလာခဲ့ပါ။ စမတ်ဖုန်းများသည် ကျွန်ုတ်တော်တို့ အနီးဝန်းကျင်ကို ဂရမပြုမိန့်ငြင်လောက်အောင် ဖမ်းစားနိုင်စွမ်းရှိခဲ့သည်။ သို့သော ယင်းဖမ်းစားနိုင်စွမ်းရှိသည့် စမတ်ဖုန်းများကြောင့်ပင် ကွန်ပျူးတာနှင့် ဆက်သွယ်ရေးဆိုင်ရာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများမှလွှဲ၍ မည်သည့် အလယ်ရာစုတစ်ခုလုံး မည်သည့်ဖွံ့ဖြိုးတိုးတက်မှုမျှေးမရှိဆိုသော အချက်ကို ကျွန်ုတ်တော်တို့ မျက်ခြည်ပြတ် မေ့ဇဲလျော့ခဲ့ကြသည်။ ယင်းအချက်က ကျွန်ုတ်တော်တို့၏ မိဘများသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို စိတ်ကူး ပုံဖော်ရာ၌ မှားယွင်းခဲ့ကြသည်ဟု ဆိုလိုနေခြင်း မဟုတ်ပေ။ ငါးတို့၏ အများအယွင်းမှာ ထိုအရာများ အလိုအလျောက် ဖြစ်လာလိမ့်မည်ဟု မျှော်လင့် မိခဲ့ခြင်းသာ ဖြစ်သည်။ ယနေ့ ကျွန်ုတ်တို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ ၂၀ ရာစုထက် ပိုမို ပြမ်းချမ်းသာယာ၍ ချမ်းသာကြော်ဝေသော ၂၁ ရာစုကို ဖြစ်ပေါ်စေမည့် စိတ်ကူးသစ်များ ကြံစည်ခြင်းနှင့် နည်းပညာအသစ်များ ဖန်တီးတို့တွင်ရန် ဟူသော ကိစ္စနှစ်ရပ်သာ ဖြစ်ပေတော့သည်။

စွန်းဦးတို့တွင် အတွေးအခေါ်

နည်းပညာအသစ်များသည် ရင်းနှီးမြှုပ်နှံမှုပြုထားသော စွန်းဦးတို့တွင်လုပ်ငန်းအသစ်များမှ ထွက်ပေါ်လာတတိကြသည်။ နိုင်ငံရေးနယ်ပယ်၏ အမေရိကန်ဖော်ကြီးများမှသည် သိပ္ပါနယ်ပယ်၏ တော်ဝင်အဖွဲ့အစည်းများမှ စီးပွားရေးနယ်ပယ်၏ နာမည်ကော် ဖဲချိုင်း စီမံးကွန်ဒက်တာ ကုမ္ပဏီကို တည်ထောင်ခဲ့သူ စွန်းဦးတို့တွင်သူ ၈ ဦးအထိ ဦးတည်ချက်တူသော လက်တစ်ဆုပ်စာ လူစုလေးသည် ကဗျာကြီးကို ပိုမိုကောင်းမွန်ရန် ပြောင်းလဲ ခဲ့ကြသည်။ လူနည်းစနှင့် အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းမှာ အဖွဲ့အစည်းကြီးများအတွက်မှ အနတ်သဘောဆောင်နေသည်။ အဘယ့်ကြောင့်ဆိုသော အဖွဲ့အစည်းကြီးများအတွင်း အသစ်အသစ်သော အရာတို့ကို တို့တွင်ရသည်မှာ ပိုမိုခက်ခဲလာကြောင်း ဖွင့်လှစ်ပြနေ၍ ဖြစ်သည်။ တစ်ဦးတည်း

ပြောင်းလဲရန်မှာ ပိုမိုခက်ခဲ့လေသည်။ ဗျူရိကရေစီ ကြီးနိစနစ်အောက်၌ လုပ်ငန်းပြီးစီးမှုမှာ အလွန်နေးကွေးသည့်အပြင် ရေးရီးစွဲ အတွေးအခေါ်များ သည်လည်း စွန့်စားမှုများကို ဆန့်ကျင်နေတတ်သည်။ ကစွမ်းကလျား ဖြစ်ပေါ်နေသော အဖွဲ့အစည်းများတွင် အလွပ်ရှုပ်ပြနေခြင်းသည် အမှန် တကယ် အလွပ်ပြီးမြောက်ရန်ထက် ရာထူးတိုးငြင့်ရန်အတွက်သာ ဗျူဟာ ကောင်းကောင်း ချမှတ်လျက် လုပ်ဆောင်နေဖြတ်ခြင်းမျိုး ဖြစ်နေသည်။ (အကယ်၍ သင့်ကုမ္ပဏီသည် ဤအချက်နှင့် ကိုက်ညီခဲ့လျှင် ထိကုမ္ပဏီမှ ချက်ချင်း ထွက်သင့်ပေါ်သည်။) ထိုအတူ တခြားတစ်ဖက်တွင်လည်း တစ်ဦးတည်း သီးသန့်ဖြစ်နေသည့် ပါရမီရှင်သည် ဂန္ဓိဝင်မြောက်သော အနုပညာ (သို့၊ မဟုတ်) စာပေလက်ရာတစ်ခုကို ဖန်တီးနေနိုင်သည်။ သို့သော် ထိုသူသည် ဂန္ဓိဝင်မြောက်သော အဖွဲ့အစည်းကြီးတစ်ခုကို မည်သည့်အခါမျှ ဖန်တီးနိုင်မည် မဟုတ်ပေ။ စွန်းဦးတိတွင်လုပ်ငန်းများသည် လုပ်ဖွယ်မှုနှင့်သမျှ ပြီးစီးရန် အခြားသောသူများနှင့် အတူတက္ကပါးပေါင်းလုပ်ဆောင်ရမည့်ဟူသော နိယာမ သဘောတရားပေါ်တွင် အခြေတည် လုပ်ကိုင်ရဲလေသည်။ သို့သော် တခြားသူများနှင့် ပူးပေါင်းလုပ်ကိုင်ရာတွင် လူအင်အား နည်းနိုင်သမျှနည်းပြီး လုပ်ငန်းအောင်မြင်ရန် လိုအပ်သည့် ဝန်ထမ်းအရေအတွက်လည်း ထားရှိသွင့် သေးသည်။

အကောင်းမြင်သည့်ရူတောင့်မှ ပြောရလျှင် စွန်းဦးတိတွင်လုပ်ငန်းဆိုသည်မှာ မတူကွဲပြားသော အနာဂတ်ကို အောင်မြင်စွာ တည်ဆောက်နိုင်ရန် အစီအစဉ်သစ်တစ်ရပ်ကို ရေးဆွဲနိုင်သူများ စုစည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ကုမ္ပဏီသစ်တစ်ရာစွဲ အရေးကြီးဆုံး အားသာချက်မှာ စိတ်ကူး အကြံ့ဥယျာဉ်အသစ် ဖြစ်သည်။ အကြံ့ဥယျာဉ်သစ်များသည် လုပ်ငန်းကို ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်သည်ထက် ပိုမိုအရေးပါသည်။ အဖွဲ့အစည်းလေးတစ်ခုဖြစ်၍ အရင်းအနှံးနှင့်လူအင်အား အကန့်အသတ်ရှိနိုင်ခြင်းကြောင့် စဉ်းစားကြံ့ဆမှုများကို ပိုမိုလုပ်ဆောင်ရသည်။ ယခု စာအုပ်သည် သင် မေးရမည့် မေးခွန်းများအကြောင်းနှင့် စီးပွားရေးနယ်ပယ်တွင် အသစ်အသစ်သော အရာများကို အောင်မြင်စွာ ပြုလုပ်နိုင်ပုံများ အကြောင်းဖြစ်သည်။ နောက်ပိုင်းပါ အခန်းများသည် တရားသေကိုင်စွဲထားရမည့် အကြောင်းတရားများ မဟုတ်သလို ဗဟိုသုတေသနတစ်ခုမှတ်ရာတစ်ခု

ဒိန္ဒီးတူးဝမ်း

လည်း ဖြစ်မည် မဟုတ်ပေ။ ထိုအစား အတွေးအခေါ် လေ့ကျင့်ခန်းတစ်ခုသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော လက်ရှိလုပ်ငန်းအပေါ် အမြင်သစ်နှင့် မေးခွန်းထုတ်သည့်အခါ အတွေးသစ်၊ နည်းလမ်းသစ်များကို ရရှိနိုင်လေ သည်။ အမြင်သစ်နှင့် တွေးခေါ်ခြင်းဆိုသည်မှာ စွန်းလို့တိတွင်လုပ်ငန်းတစ်ခု အတွက် မဖြစ်မနေ လုပ်ဆာင်ရမည့်အရာတစ်ခုလည်း ဖြစ်ပေသည်။



အခန်း - ၂

၁၉၉၉ က ပါတီပွဲမျိုး

ကျွန်တော်တို့ ဆွေးနွေးငြင်းခံနေရသည့် ‘လူအနည်းစု သဘောတူလက်ခံတဲ့ ငင်များသိတဲ့ အရေးကြီးဆုံးအမှန်တရားက ဘာဖြစ်မလ’ ဆိုသည့် မေးခွန်းသည် တိုက်ရိုက်ဖြေဆိုရန် ခက်ခဲသော မေးခွန်းမျိုးဖြစ်သည်။ လွယ်ကူ၍ အခြေခံကျသော အကြောင်းအရာလေးများဖြင့် စတင်ဖြစ်၍ ကြည့်ပါ။ လူအားလုံး အဘယ်အရာကို သဘောတူလက်ခံကြပါသနည်း။ ‘တစ်ဦးတစ်ယောက်ချင်းစီးပွားရေးလုပ်မှု’ များသွားရေးလုပ်မှု အပြုအမှု အတွေး အကောင်းဟာ ကြံ့တောင့်ကြံ့ခဲ ဖြစ်တတ်ကြပေမဲ့ အဖွဲ့အစည်းအတွင်းမှာ၊ ပါတီအတွင်းမှာ၊ နိုင်ငံအတွင်းမှာ၊ သက်တူရှုယ်တူအတွင်းမှာ ဆိုရင်တော့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ဖြစ်ရပါမယ်။’ ဟု နစ်ရှေးက ရေးသားခဲ့လေ သည်။ (သူ မရူးသွပ်ခင်က ပြောခဲသည့် စကားဖြစ်သည်။) အယောင်ပြ လှည့်စားထားသည့် လူပြီးမြှို့က် အမှန်တရားတစ်ခုကို နားလည်သဘော ပေါက်သည့်အခါ ထိုမှုသားအမှန်တရားနောက်ကွယ်မှ ဆန့်ကျင်ဘက် အမှန်တရားတစ်ခုကိုလည်း ဖော်ထုတ်လာနိုင်ပါလိမ့်မည်။

အခြေခံကျသည့် သဘောထားတစ်ခုကို စည်းစားကြည့်ပါ။ ကုမ္ပဏီများကို ပိုက်ဆံရှာဖွေရန် တည်ထောင်ထားခြင်း ဖြစ်သည်။ ပိုက်ဆံဆုံးရုံး

သွားစေရန်မဟုတ်ပေ။ ယင်းမှာ စဉ်းစားစဉ်ခြင်ညာက်ရှိသူတိုင်းအတွက် သိသာသော အချက်လည်း ဖြစ်သည်။ သို့သော ကုမ္ပဏီများသည် ပိုက်ဆံရှာရန်ဆိုသည့် အချက်ကို ၁၉၉၀ လွန်နှစ်များတွင် လူအများစုံမှာ လက်မခဲ့ကြပေ။ ထို လူများအတွက် စီးပွားရေးလုပ်ငန်းတစ်ခုသည် မည်မျှပင် အရှုံးပေါ်ပေါ် ထိုအရှုံးမှာ အနာဂတ်အတွက် ပိုမိုကြီးမားထည်ပါ သော ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု မှတ်ယူခဲ့ကြသည်။ အများစုံ၏ သမားရုံးကျ အသိညာဉ်၌ ‘စီးပွားရေးအခွင့်အလမ်းသစ်’ ဆိုသည့် စာမျက်နှာသစ်မှာ လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိခြင်း၊ အမြတ်အစွမ်းကဲသို့ ပျင်းရီးရီးငွေဖွယ် ကောင်းသည့် တရိပ်ရိပ် တိုးတက်နေသည့် ငွေကြားပြရိပ်တစ်ခုများသာ ဖြစ်ခဲ့သည်။

သမားရုံးကျ ယုံကြည်မှုများသည် လွှဲများနေသော ယုံကြည်မှုများ ဖြစ်ကြောင်း အချိန်ကာလတစ်ခုကြာမှ သိမြင်လာတတ်သည်။ အကြောင်း အရာတစ်ခု ပြီးကွဲပျက်စီးသွားသည့်အခါ ငှုံးယုံကြည်မှုဟောင်းများကို ပူးဖောင်းများဟု ခေါ်ဆိုလိုက်ကြသည်။ သို့သော ယင်းပူးဖောင်းတို့ ပေါက်ကွဲ သွားသည့်အခါ (သို့မဟုတ်) စီးပွားကပ်ဆိုက်သွားသည့်အခါ ငှုံးစီးပွားကပ် ဆိုက်စေသည့် အယူအဆအလွှဲများမှာ လူအများကြား ဆက်လက်ရှင်သန နေခဲ့ကြသည်။ ၉၀ ပြည့်နှစ်များ၏ အင်တာနက်အပေါ် အရှုံးအမှုး စွဲလမ်းခြင်း မှာ ၁၉၉၀ စီးပွားရေးပျက်ကပ်ပြီးနောက် အကြီးမားဆုံး ပူးဖောင်းဖြစ်ခဲ့သည်။ ယင်း ဖြစ်ရပ်ပြီးနောက် သင်ယူခဲ့ရသည့် သင်ခန်းစာများသည် ယနေ့ခေတ် နည်းပညာနှင့်ပတ်သက်၍ တွေးခေါ်ပျေားကို ပုံဖော်ပေးနေသလို အဓိပ္ပာယ် ကောက်နှားမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ခေါင်းအေးအေးနှင့် ပထမဆုံး စဉ်းစားကြည့်ရန်မှာ အတိတ်နှင့်ပတ်သက်၍ ကျွန်းတော်တို့သိသူများကို မည်ကဲသို့ စဉ်းစားမိသနည်း ဆိုသည့်အချက်ကို မေးခွန်းထဲတိုကြည့်ရန် ဖြစ်သည်။

၉၀ ကာလများ၏ လျှပ်တစ်ပြက သမိုင်းမြင်ကွင်း

၁၉၉၁ လွန်ကာလသည် ကောင်းမွန်သောပုံရိပ်များ ရှိခဲ့သည့်ကာလ ဖြစ်သည်။ ငှုံးနှစ်များကို အပေါင်းလက္ခဏာဆောင်၍ ဥစ္စာဇန ကြော်ဝါယာများ အင်တာနက်ပူးဖောင်းကြီး ပြည့်လျှံ့ပေါက်ကွဲခဲ့သည့် ဆယ်စုံနှစ်

တစ်ခုအဖြစ် အမှတ်ရနေမိတ်ကြသည်။ သို့သော်လည်း ထိစဉ်ကာလ အများစုမှာ အတိတ်ကို တာသသ လွမ်းဆွတ်ဖွယ်ကောင်းခဲ့သည်တော့လည်း မဟုတ်ပေ။ ဆယ်စုနှစ်အဆုံးသတ်ခါနီး ၁၈ လတာမျှ ကြာမြင်ခဲ့သည့် ဒေါကွန်အရှုံးထပွဲကြီး (Dot-com) ဖြစ်ပေါ်စေခဲ့သည့် ထိစဉ်က တစ်ကဗ္ဗာလုံး ဆိုင်ရာ အနေအထားများအကြောင်းကို ကျွန်တော်တို့ ကာလရည်ကြာ မေ့လျှော့ခဲ့ကြလေသည်။

၁၉၉၉ ခုနှစ် နိုဝင်ဘာ၃၅ ဘာလင်တံတိုင်းကြီး ပြုကျသွားသည့်အခါ ပွင့်အန်ထွက်လာသည့် ပျော်ရွှင်မူများနှင့် ၁၉၉၀ ပြည့်နှစ်များကို စတင်ရပေ မည်။ ငှင်းကာလမှာ တို့တောင်းလှပေသည်။ ၁၉၉၀ ပြည့်နှစ် အလယ် လောက်တွင် အမေရိကန်ပြည်ထောင်စုသည် စီးပွားရေးပျက်ကပ်ကို ရင်ဆိုင်ခဲ့ရသည်။ အချက်အလက်များအရ ကျဆင်းလာသည့် စီးပွားရေးမှာ ၁၉၉၁၊ မတ်လတွင် အဆုံးသတ်ခဲ့သော်လည်း ပြန်လည်ကုစားမူများမှာ နေ့ကွေးခဲ့သလို အလုပ်လက်မဲ့နှင့်မှုများလည်း ၁၉၉၂ ရှုလိုင်မတိုင်ခင်အထိ မြင့်တက်နေခဲ့ ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍမှုများလည်း ယခင်အခြေအနေ ကဲ့သို့ ပြန်လည်နာလန်မထူးနှင့်ခဲ့ပေ။ ဝင်းဆောင်ရွက်သွားသည့် စီးပွားရေး အလုပ်မှာ အချိန်ကာလကြာမြင့်ခဲ့သလို စိတ်ညွစ်စရာလည်း ကောင်းခဲ့ပေသည်။

၁၉၉၂ မှ ၁၉၉၄ ခုနှစ် အဆုံးသတ်ကာလထိသည် ယေဘုယျ အားဖြင့် စိတ်ညွစ်ညျူးအရာအချိန်များ ဖြစ်ခဲ့သည်။ ကြေးနှင်းသတင်းစာများ တွင် ဆိုမာလီးယားနိုင်ငံ၏ဖြူတော် မိဂါဒီရှုတွင် ကျဆုံးခဲ့သည့် အမေရိကန် စစ်သည်တို့၏ ရုပ်ပုံများ ထပ်တလဲလဲ ပါဝင်နေသည်။ ဂရိုဘယ်လိုက်အေး ရှင်း ဖြစ်စဉ်များအပေါ် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နေကြသည်။ အလုပ် အကိုင်အခွင့်အလမ်းများ မကုန်စိုးရှိသို့ ရွှေ့ပြောင်းသွားသည့်အတွက် အမေ ရိကန်၏ အများနှင့် ယဉ်ပြီးနိုင်စွမ်းအား ကျဆင်းမူမှုများလည်း စိုးရိမ်ဖွယ်ဖြစ် လာခဲ့သည်။ ထိုကဲ့သို့သော တအုံနေ့နေး အဆုံးမြင်မှုများကြောင့် ၁၉၉၂ ခုနှစ်တွင် အများကြိုက် ဆန္ဒမဲရလဒ် J ၂၀ ရာခိုင်နှုန်းနိပါးဖြင့် ရရှိစီးရောတ် အနိုင်ရရှိကာ ၄၁ ယောက်မြောက် သမ္မတဘုရားရှိကို သမ္မတရုံးခန်းတွင်းမှ မောင်းထုတ်နိုင်ခဲ့သည်။ ယင်းမှာ ၁၉၁၂ ခုနှစ် သီအိုဒီးရှုစဲ့လ်ပြီးနောက် တတိယကြားလူတစ်ဦးအနေဖြင့် အကောင်းဆုံး အနိုင်ရရှိသည့် မဲရလဒ်ပင် ဖြစ်သည်။ ယင်းရလဒ်မှာ မျှော်လင့်ချက်ကြောင့် မဟုတ်သလို ယုံကြည်မှ

အိန္ဒိုးတူးဝမ်း

ကြောင့် ဖြစ်ပျက်ခဲ့ရသည်လည်း မဟုတ်ချေ။

ဆီလီဂုန်တောင်ကြားသည်လည်း ခြောက်ကပ်လေးလံခဲ့လေသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေးရွေးကွက်ကို အမေရိကန်တို့ ကြိုးစီးနေရာမှ ဂျပန်တို့ စိုးမိုးသွားတော့မည်ဟု ထင်မှတ်နေကြသည်။ အင်တာနက် အသုံးပြုမှုမှာလည်း မတွင်ကျယ်သေးပေ။ ၁၉၉၂ နောက်ပိုင်း မတိုင်ခင်အထိ အင်တာနက်ကို စီးပွားရေးအတွက် အကန့်အသတ်ဖြင့်သာ အသုံးပြုခွင့် ရသေးသလို သုံးစွဲသူ အလွယ်တကူ အကျမ်းဝင်စေမည့် ဝက်ဘရောက်ဆာ (Web Browser) များလည်း မရှိသေးသည့်အတွက် ဖြစ်သည်။ ဤအချက်ကို ၁၉၈၅ ခုနှစ် ကျွန်တော် စတန်းဖို့သို့ ရောက်ချိန်း လူကြိုက်အများဆုံး ဘာသာရပ်မှာ ကွန်ပျူးတာဘာသာရပ်များ မဟုတ်ဘဲ ဘောဂဇာဘာသာရပ်များ၊ သိပ္ပါးဘာသာရပ်များ ဖြစ်နေခြင်းက သက်သေပြန်သည်။ တက္ကသိုလ်ကျောင်းသား အများစုအတွက် နည်းပညာ ကျောင်းသားတို့မှာ လူထူးဆန်းများဖြစ်သလို ခေတ်စားခဲ့သော စကားအရ တောကျသူများဟုလည်း ထိုစဉ်က ထင်မှတ်ခဲ့ကြသည်။

အင်တာနက်က ထိုအရာအားလုံးကို ပြောင်းလဲပေးလိုက်သည်။ မိုးဆက်စ်ဘရောက်ဆာ (The Mosaic Browser) ကို ၁၉၉၃ နိုဝင်ဘာတွင် တရားဝင်ထုတ်လွှင့်ခဲ့ရာ လူများ အနှစ်လိုင်းပေါ်တွင် ပုံမှန်အသုံးပြုနိုင်ရန် လမ်းစပွင့်လာခဲ့သည်။ မိုးဆက်စ်မှာ နက်စကိတ် (Netscape) ဖြစ်လာပြီး ငြင်း၏ နက်ပီဂေတာ ဘရောက်ဆာ (Navigator Browser) ကို ၁၉၉၄ နောက်ပိုင်းတွင် ထုတ်လွှင့်ခဲ့ပြန်ရာ ထိုဘရောက်ဆာကို အသုံးပြု သူ အရေအတွက်မှာ အလျင်အမြန် တိုးပွားလာခဲ့သည်။ ၁၉၉၅ နှေ့နဝါရီတွင် ဘရောက်ဆာရေးကွက်သည် ၂၀ ရာခိုင်နှုန်းရှုရာမှ ၁၂ လ ကြာပြီးသည့် နောက် ၈၀ ရာခိုင်နှုန်းထက်မနည်း မြင့်တက်လာခဲ့သည်။ သည့်အတွက် နက်စကိတ်မှာ ၁၉၉၅ ဧပြီတွင် အကျိုးအမြတ် ဖြစ်ထွန်းခြင်း မရှိသေးသော်လည်း IPO ကုမ္ပဏီတစ်ခု (ကုမ္ပဏီ၏ စတော့ရှုယာများကို ပြည့်သူလှုထုသို့ ရောင်းချသည်ကုမ္ပဏီ) ဖြစ်လာခဲ့သည်။ ၅ လအတွင်း နက်စကိတ်၏ ရှယ်ယာတန်ဖိုးမှာ ရှယ်ယာတစ်ခုလျှင် ၂၇ ဒေါ်လာမှ ၁၇၄ ဒေါ်လာထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ တခြားသော နည်းပညာကုမ္ပဏီများမှာလည်း တစ်ဟုန်ထိုး အောင်မြင်လာခဲ့သည်။ ရာဟူး (Yahoo!) သည် ၁၉၉၆ ဧပြီလတွင် ကုမ္ပဏီတန်ဖိုး ဒေါ်လာသန်းပေါင်း

ငေစ သန်း ရှိသော်လည်း အများပိုင်ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့သည်။ အမေဇုန် (Amazon) သည် ၁၉၉၈ မေလတွင် ဒေါ်လာသန်းပေါင်း ငေစ သန်းတန် ကုမ္ပဏီဖြစ်လာခဲ့သည်။ ၁၉၉၈ နှစ်တွင် ကုမ္ပဏီတစ်ခုချင်းစီ၏ စတော့ ရှုပ်ယာတန်ဖိုးများမှာ လေးဆက်သွယ်အထိ မြင့်တက်လာခဲ့ကြသည်။ အင်တာ နက်အခြေပြုကုမ္ပဏီများ၏ ဝင်ငွေများနှင့် အခွန်ဘဏ္ဍာတို့မှာ အင်တာနက် အခြေမပြုသည့် မည်သည့်ကုမ္ပဏီများထက်မဆို ဆတိုးမြင့်တက်လာခဲ့ကြ သည်။ ဈေးကွက်ကြီးမှာ မယုံနိုင်စရာ ရူးသွပ်သွားပြီဟု ထိုစဉ်က အလွယ်တကူ ကောက်ချက်ချခဲ့ကြလေသည်။

ငါးမှာ နားလည်နိုင်သည့် ကောက်ချက်ဖြစ်သော်လည်း နေရာ တော့ လွှာများခဲ့သည်။ အင်တာနက်ပူးဆောင်းကြီး အမှန်တကယ် မပေါက်ကွဲ ခင် သုံးနှစ်အလို ၁၉၉၆ ဒီဇင်ဘာ၌ အမေရိကန် ဗဟိုဘဏ် (Fed) ၏ ဥက္ကဋ္ဌဖြစ်သူ အလန် ဂရင်းစပန်က ‘ယူတို့မဲ့ သန်စွမ်းနေသည့် ထိုဈေးကွက် ပင်ကြီး’ သည် ‘လုပ်ငန်းများ၏ တန်ဖိုးကို မမှန်မကန် ထိုးတက်စေလိမ့်မည်’ ဟု သတိပေးခဲ့သည်။ နည်းပညာရင်းနှင့်မြှုပ်နှံသူများမှာ အကောင်းမြင်၍ တက်ကြနေခဲ့ကာ ထိုဈေးကွက်ပင်ကြီးကို ရေလောင်းပေါင်းသင်နေခဲ့ကြ သည်။ ထိုစဉ်က ကမ္ဘာကြီး၏ ကျွန်းနေရာများတွင် လုပ်ငန်းများမှာ ကောင်းမွန် ခြင်းမရှိ ဆိုသည့်အချက်ကို ငါးတို့ အလွယ်တကူပင် မေ့ပျောက်လိုက်ကြ သည်။

၁၉၉၇ ဧပြီတွင် အရှေ့အာရှ၏ စီးပွားရေးအကျပ်အတည်း ကယ်က ရှိက်ခတ်လာခဲ့သည်။ ခရီးနှင့်အရင်းရှင်းစနစ်နှင့် ကြီးမားသော နိုင်ငံခြား ကြေးပြီများက ထိုင်း၊ အင်္ဂါနီးရှားနှင့် တောင်ကိုရိုးယားနိုင်ငံတို့၏ စီးပွားရေး ကို ကျဆင်းစေခဲ့သည်။ ရှုရား၏ နာတာရှည်ဘဏ္ဍာရေးလိုင်ငွေပြည့် ရောဂါ ကြောင့် ငါးတို့၏ ငွေကြေးတန်ဖိုးမှာ ကျဆင်းသွားခဲ့သလို ကြေးမြှုများ ပေးအပ်ရန် ပျက်ကွက်ခဲ့ခြင်းက စီးပွားရေးအဟုန်ကို ထပ်မံဟန်တားလိုက်ပြီး ၁၉၉၈ ဧပြီတွင် ရှုံးယူယူသည်။ ရက်ပိုင်းအတွင်းပင် ဒေါ်ကျိုးနှင့် စက်မှုလုပ်ငန်း ရှုပ်ယာ ဈေးနှင့်အတန်ဖိုးမှာ ၁၀ ရက်ပိုင်းအတွင်းပင် ဒေါ်ကျိုးနှင့် စက်မှုလုပ်ငန်း ရှုပ်ယာ သော်လည်းကောင်း၊ ရှုံးယူယူသည်။ ရက်ပိုင်းအတွင်းပင် ဒေါ်ကျိုးနှင့် စက်မှုလုပ်ငန်း ရှုပ်ယာ သော်လည်းကောင်း၊ ရှုံးယူယူသည်။

လူအများ စိတ်ပုံနှင့်ကြသည့်မှာ သဘာဝကျပ်သည်။ ရှုံးယူယူ စီးပွား

ရေးပျက်ကပ်က အမေရိကန်၏ အရန်ငွေကြေးဆိုင်ရာ အမြင့်ဆုံး ကုတ်အား ဖြစ်သည့် ကာလရှည်ကြာ ရင်းနှီးမြှုပ်နှံမှုငွေကြေးစီမံခန့်ခွဲမှု (Long-Term Capital Management) ကို ထိခိုက်စေခဲ့သည်။ ကာလရှည်ရင်းနှီးမြှုပ်နှံမှု (LTCM) သည် ၁၉၉၈ အလယ်လောက်တွင် ၄ ဒေသမ ၆ ဘီလီယံထိ ဆုံးရှုံးသွားခဲ့သည်။ ထို့ပြင် အမေရိကန်ဗုံးဟောက ထိုကပ်ဆုံးကြီးကို ကာကွယ်ရန် အတိုးနှုန်းများကို ထက်ဝက်လျှော့ချေပေးပြီး အကြေးနှစ်နေသူ အမြာက်အမြားကို ကယ်ထုတ်ပေးခြင်းဖြင့် ဝင်ရောက်စွက်ဖက်လိုက်ရာ ဆုံးရှုံးမှုဝါန်ထပ်ဝန်ပိုးမှာ ၁၀၀ ဘီလီယံထိ မြင့်တက်သွားခဲ့သည်။ ဥရောပသည်လည်း ထိုထက်မဆိုးအောင်သာ ကြိုးစားနေရသည်။ ယူရှိ ငွေကြေးကို ၁၉၉၉ နေ့နံပါရီတွင် သံသယတစ်ဝါ စိတ်မပါတပါဖြင့် စတင်ထုတ်စေခဲ့ကြသည်။ ပထမနေ့၊ ကုန်သွယ်မှုတွင် ၁ ဒေသမ ၁၉ ဒေါ်လာထိ မြင့်တက်လာခဲ့သော်လည်း နောင် ၂ နှစ်ကြာသည့်အခါ ၀ ဒေသမ ၈၃ ဒေါ်လာထိ နိမ့်ကျသွားခဲ့သည်။ G7 ဗဟိုဘဏ်ဥက္ကဋ္ဌများမှာ ယင်းကို ဒေါ်လာဘီလီယံနှင့်ချိုကာ ကျားကန်ပေးနေရလေသည်။

ဤသို့ ၁၉၉၈ စက်တင်ဘာတွင် စတင်ခဲ့သော သက်တစ်း တိုဘောင်းလှသည့် ဒေါက်နှုန်းပူဇော်းကြီး၏ နောက်ခံကားချုပ်ကို ကြည့်ရ သည်မှာ ကဲ့သို့ အတွက် မည်သည့်အရာကျမျှ အလုပ်ဖြစ်ခဲ့ခြင်းရှိဟန် မတူချေ။ ဂလိုဘာယ်လိုက်ငေးရှင်းဖြစ်စဉ်၏ စီနှင့်ခေါ်မှုကို အိပောင်းနေသော စီးပွားရေး ပုံစံဟောင်းတို့မှာ နိုင်နှင်းစွာ ကိုင်တွယ်နိုင်ဟန် မရှိပေါ့။ အကယ်၍ အနာဂတ်သည် သည့်ထက် ပိုမိုကောင်းမွန်လိုသည်ဆိုလျှင် တစ်စုံတစ်ခုသော အရာသည် အရှိန်အဟုန်ကြေးစွာဖြင့် မြန်မြန်ဆန်ဆန် အလုပ်ဖြစ်ရန် လိုအပ် နေပြီ ဖြစ်သည်။ သွယ်စိုက်စွာ သက်သေပြနေသည့်အချက်က စီးပွားရေး ပုံစံသို့အတွက် ရှေ့သို့သွားရာ လမ်းသစ်မှာ အင်တာနက်ဆိုသော အရာပင် ဖြစ်လေသည်။

မာနိယာမျိုးဆက် - ၁၉၉၈ စက်တင်ဘာ မှ ၂၀၀၀ ပြည့်နှစ် မတ်လ

ဒေါက်နှုန်းပူဇော်းအပေါ် စွဲလမ်းတပ်မက်မှုမှာ ပြင်းထန်လှသော် လည်း တိုဘောင်းခဲ့ကြသည်။ ၁၉၉၈ စက်တင်ဘာမှ ၂၀၀၀ ပြည့်နှစ် မတ်လအထိ စွဲလမ်းများသွဲမှုမှာ ၁၈ လတာမျှသာ ကြောမြင့်ခဲ့သည်။


ထိကာလသည် ဆီလီကွန်တောင်ကြား၏ ရွှေခေတ် ဖြစ်သည်။ နေရာတိုင်း၌ ငွေရလွယ်နေသည်။ ငွေရလွယ်လာသည်နှင့်အမျှ ငွေကြားနောက် လိုက်နေသော ယောင်ခြားကိုဆယ်လူမျိုးတို့မှာ နေရာအနဲ့ ပေါ်ပေါက်လာနေသည်။ တောင်ကြား၌ အပတ်စဉ်တိုင်း ဒါဇ်မျှသော စွန်းဦးတိတွင်လုပ်ငန်းတို့၏ ရင်းနှီးမြှုပ်ခံမှုရခါစ ခမ်းနားထည်ဝါလှသော ပါတီခွဲများ အပြုံးအဆိုင်ကျင့်ပနေကြသည်။ (အောင်မြင်မှုကမ်းပါးသို့တက်လှုပ်နိုင်သည့် ကမ်းသိမ်းပါတီပဲ များကတော့ ပို၍ ရှားပါးလာခဲ့ကြသည်။) စာချက်ပေါ်မှ သန်းကြော်သူငြောင်းပေးချေရန် ကြိုးစားနေကြသည်။

ယင်းနည်းလမ်းက တစ်ခါတစ်ရုံ အလုပ်ပင် ဖြစ်နေသေးသည်။ အသိပညာရှင်၊ အတတ်ပညာရှင်တို့သည်လည်း လစာကောင်းစွာရနေသည့် လက်ရှိအလုပ်ကို စွန်းခွာကာ စွန်းဦးတိတွင်လုပ်ငန်းများ စတင်တည် ထောင်ခြင်း သို့မဟုတ် ထိုလုပ်ငန်းများသို့ လာရောက်လျှောက်ထားခြင်းများ ပြုလုပ်ခဲ့ကြသည်။ ကျွန်ုတ်အသိ အသက် ငွေ အချွေ တက္ကသိလ်ဘွဲ့ရ ကျောင်းသားတစ်ယောက်ဆိုလျှင် ၁၉၉၉ ခု ကုမ္ပဏီ ၆ ခုကို မတည် လုပ်ကိုင်နေဖြီ ဖြစ်သည်။ (ပုံမှန်အားဖြင့် တက္ကသိလ်ကျောင်းသား တစ်ယောက် အသက် ငွေ ဆိုသည်မှာ ထူးသန်းနေသည်။) ထိုနည်းတူပင် တစ်ကြိမ်တည်း၌ ဒါဇ်ဝက်မျှသော ကုမ္ပဏီများကို စတင်လုပ်ကိုင်နေခြင်း သည် ရူးသွေ့မိုက်မဲရာ ကျလှသည်။ သို့သော်လည်း ၁၉၉၀ လွန်ကာလကမူ လူသားတို့သည် ကုမ္ပဏီ အမြောက်အမြားကို စုစည်းလုပ်ကိုင်သည့်နည်းလမ်း မှာ အောင်မြင်စေသည့် နည်းလမ်းဟု ယုံကြည်ခဲ့ကြသည်။) လူတစိုင်းအနေ ဖြင့် ထိုရူးသွေ့ စွဲလမ်းမှုဂယက်မှာ ရေရှည်တွင် ဆက်လက်ထိန်းသီးရန် မလွယ်ကူနိုင်ကြော်းကို သိရှိခဲ့သည့်သည်။ အအောင်မြင်ဆုံးကုမ္ပဏီအများစုံမှာ ငွေးတို့ အောင်မြင် ကြီးထွားရာ လမ်းတစ်လျှောက် ငွေကြားဆုံးရှုံးသွားခဲ့သည် စီးပွားသည်း မဖြစ်သည့်ပုံစံမျိုး ပွေ့ဖက်စွဲလမ်းခဲ့ဟန် ရှိသည်။ သို့သော်လည်း ဂိုတေတေးသွား တစ်ခု တီးခတ်နေချိန့် တေးသွားနှင့်အညီ ကပြနေသည့် လူသားတို့ကို အပြစ်တင်ရသည်မှာ ခက်ခဲလှပေသည်။ သင့်အမည်တွင် ‘ဒေါက်နဲ့’ စာသား ပူးတွဲရေးသားလိုက်သည့်အခါ ညာတွင်း ချင်း သင့်အမည်တန်ဖိုး နှစ်ဆမြင့် တက်သွားပေရာ ယုံကြိမရှိ ဆင်ခြင်တု

ဒိုက္ခိုးတူးဝမ်း

တရား ကင်းမဲ့ခြင်းသည်ပင် ယုတ္တိယတ္တာနှင့် အကျိုးအကြောင်းရှိပုံ
ပေါ်နေတော့သည်။

ဒေါက်တွေမှုဖြစ်စဉ်



ဒေါက်တွေမှုဖောင်း မြင့်တက်ပေါက်ကဲခြင်း

PayPal မျိုးဆက်

၁၉၉၉ နောက်ပိုင်း PayPal ကို ကျွန်တော် တည်ထောင်နေချိန်မြှုပ်နှံ၍ မြတ်ဆောင်ရွက်ခဲ့ပါ၏ ကျွန်တော်မှာ ကြောက်ခံ့နေရသည်။ ကျွန်တော်မှာ ကုမ္ပဏီကို မယုတေသန၍ မဟုတ်။ တောင်ကြားရှိ လူတိုင်းနီးပါးမှာ လာသမျှ အရာအားလုံး ယုံကြည်ရန် အသင့်ဖြစ်နေပုံရသည့်အတွက်ကြောင့် ဖြစ်သည်။ ကြည့်လေရာရာတွင် လူတို့မှာ ကုမ္ပဏီများကို ဖွင့်ချင်သလိုဖွင့်၊ ပိတ်ချင်သလိုပိတ်နှင့် လေးနက်မှာ တစ်စုံတစ်ရာမရှိဘဲ လုပ်နေကြသည်မှာ စိုးရိမ်စရာပင် ကောင်းနေသည်။ ကျွန်တော်၏ အသိအကျမ်းတစ်ဦးဆိုလျှင် သူ၏ ကုမ္ပဏီကို မှတ်ပုံမတင်မိကပင် ထိုင်ရာမှမထား IPO ကုမ္ပဏီတစ်ခုကို မည်သို့ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဖြောပြခဲ့သည်။ ထို့ပြင့် သူ့အနေဖြင့်

ဤကိစ္စမှာ ကြောင်တောင်တောင်နိုင်လူသည်ဟုလည်း မထင်။ ဤသို့သော ပတ်ဝန်းကျင်မျိုး၏ ဖြည့်ဖြည့်မှန်မှန် ချီတက်နေသူမှာ လူတဲးလူဆန်း တစ်ယောက်သွယ် ထင်မြင်ခံနေရလေသည်။

အနည်းဆုံးတော့ PayPal တွင် သင့်တော်ခမ်းနားသော အမြင် တစ်ခု ရှိခဲ့သည်။ အင်တာနက်ပူဗောင်းကြီး ပေါက်ကဲ့ပြီးနောက်ပိုင်း၌ အယုံ အကြည်မရှိသူ သံသယဝါဒီတာဂျိုကာပင် ကြီးကျယ်ခမ်းနားသည့် ကုမ္ပဏီ တစ်ခုအဖြစ် ဖော်ထွေနှင့်ပြောဆိုခဲ့ကြသည်။ ထိုစဉ်က ကျွန်တော်တို့မှာ အမေ ရိကန်ဒေါ်လာကို အစားထိုးနိုင်မည့် အင်တာနက်ငွေကြေးစနစ်သစ် တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းလိုခဲ့ကြသည်။ ကျွန်တော်တို့၏ ပထမဆုံး ကုန် ပစ္စည်းမှာ လူများ၏ ပိုက်ဆံများကို PalmPilot (လေလှိုင်းကြားက ငွေ လက်ဖဝါး) တစ်ခုမှ အခြားတစ်ခုသို့ လွှဲပြောင်းနိုင်ရန် ဖြစ်သည်။ သို့သော် ၁၉၉၉ ၅၈ အဆုံးစွားဆုံးသော စီးပွားရေးအိုင်ဒီယာဟု ရေးသားသမှတ်ခဲ့ကြ သည် ဂျာနယ်လစ်များမှတစ်ပါး မည်သူတစ်ဦးတစ်ယောက်ကမျှ ယင်း နည်းလမ်းကို အသုံးမပြုခဲ့ကြချေ။ PalmPilot မှာ ထိုစဉ်က လူတိုင်းနှင့် ရင်းနှီးမှုမရှိသေးသည် ထူးခြားဆန်းပြားသောအရာမျိုး ဖြစ်နေသေးသည်။ သို့သော်လည်း အီးမေးလ်ကမူ လူသုံးများနေပြီဖြစ်သည်။ ထို့ကြောင့် အီးမေးလ်မှတ်ဆင့် ငွေကြေးများကို ပို့ဆောင်နိုင်ရန်နှင့် လက်ခံနိုင်ရန် ပြုလုပ်ကြည့်စိုး ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြသည်။

၁၉၉၉ အဆုံးသတ်ခါနီးတွင် ကျွန်တော်တို့၏ အီးမေးလ်ပေါ်မှ ငွေပေးချေမှုမှာ အလုပ်ဖြစ်လာခဲ့သည်။ ကျွန်တော်တို့၏ ဝက်ဘ်ဆိုက်ဒ်သို့ မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်ပြီး ငွေကို အလွယ်တကူ လွှဲပြောင်း ရယုံလာနိုင်ကြသည်။ သို့သော်လည်း ကျွန်တော်တို့တွင် အသုံးပြုသူ အလုံး အလောက် မရှိသေးပေါ့။ ကြိုးထွားမှုနှင့်မှုမှုလည်း နေးကွားနေသလို စရိတ် စကလည်း တက်လာနေသည်။ PayPal ကို အလုပ်ဖြစ်ရန် ကျွန်တော်တို့ အနေဖြင့် သုံးစွဲသူပေါင်း အနည်းဆုံး ၁ သန်းခန်း လိုအပ်နေသည်။ ကြော်ကြာများ၏ ထိရောက်မှုမှုလည်း ကုန်ကျေမည့်စရိတ်စကနှင့် ယျဉ်လိုက် သွေ့င် ထိရောက်လှမည် မဟုတ်ပေါ့။ ဘဏ်ကြီးများနှင့် အလားအလာ ကောင်းသည့် အပေးအယူများ ပြုလုပ်နေသည့်မှုမှုလည်း အောင်မြင်မှုမရှိ သေးပေါ့။ ထို့ကြောင့် လူအများကို ပိုက်ဆံပေး၍ အသုံးပြုခိုင်းရန် ကျွန်တော် တို့၊ ဆုံးဖြတ်ခဲ့ကြသည်။

ကျွန်ုင်တော်တို့က သုံးစွဲသူ အသစ်တစ်ဦး ဝင်ရောက်လာသည့်အခါ ၁၀ ဒေါ်လာ ပေးချေခဲ့ကြသည်။ ထို့ပြင် ယင်းသုံးစွဲသူသည် သူငယ်ချင်းတစ်ဦးစီသို့ ကျွန်ုင်တော်တို့အကြောင်း ပြန်လည်ဆွဲန်းဆိုသည့်အခါ ၁၀ ဒေါ်လာ ထပ်မံ ပေးချေခဲ့ပြန်သည်။ ဤနည်းလမ်းက သုံးစွဲသူ သိန်းပေါင်းများစွာ ဖြစ်လာစေရှု မျှမက ကြီးထွားမှုနှင့်ကိုလည်း အဆမတန် မြင့်တက်လာစေခဲ့သည်။ လူများကို ပိုက်ဆံပေး၍ သင်၏ ကုန်ပစ္စည်း သုံးစွဲသူဖြစ်လာစေသည့် လူရှာနည်း၌ အဆမတန် ကြီးထွားမှုနှင့်ဆိုသည်မှာ အဆမတန်ငွေကုန်ကြော်ပြေားကျ များပြားခြင်းကို ဆိုလိုခြင်းဖြစ်ရာ ထိုသို့ ငွေကြေားနှင့် အသုံးပြုသူရှာဖွေခြင်း နည်းဖျူးဟာမှာ အခြေခိုင်ခြင်းလည်း မရှိလှပေ။ ရူးသုပ်ပိုက်မဲသည့် လူရှာနည်းဖျူးမှာ ထိုစဉ်က တောင်ကြေားတွင် ပုံမှန်လူရှာနည်းတစ်ခု ဖြစ်နေလေသည်။ သို့သော်လည်း ကျွန်ုင်တော်တို့၏ အမြောက်အမြား ကုန်ကျမှုမှာ ဖြစ်သင့်ဖြစ်ထိုက်သည့် သာမဏ်ကိစ္စရပ်တစ်ခုဟု ထင်မှတ်မိသည်။ အသုံးပြုသူ အမြောက်အမြားကို အခြေခံ၍ PayPal သည် ငင်းတို့၏ ငွေကြေားလွှဲပြောင်းမှုများမှ ဝန်ဆောင်ခ အနည်းငယ်မျှကို သာ ရယ်ခြင်းပြင့် အမြတ်အစွား ရရှိမည့် လမ်းကြောင်းတစ်ခုကို ရှင်းလင်း ပြတ်သားစွာ ရှုမြင်နေရပြီ ဖြစ်သည်။

ကျွန်ုင်တော်တို့၏ ရည်မှန်းချက်သို့ ရောက်ရှိရန် ရန်ပုံငွေ ထပ်မံလိုအပ်နေသေးကြောင်းကို သဘောပေါက်ပါသည်။ ကျွန်ုင်တော်တို့၏ လူကြိုက်များ ခေတ်စားနေမှုမှာလည်း မကြေခင် အဆုံးသတ်တော့မည်ကို သိသည်။ များမကြာမီ ကျရောက်လာတော့မည့် ပျက်စီးဆုံးရှုံးမှုတွင် ဆက်လက် ရပ်တည်နိုင်ရန် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မမျှော်လင့်ခဲ့ကြသည် အလျောက် မတည်ရင်းနှီးမှု အသစ်များကို ကျွန်ုင်တော်တို့ တတ်နိုင်သလောက် အလျင်အမြန် ရှာဖွေခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ရှိ ၁၆ တွင် Wall Street Journal က ကျွန်ုင်တော်တို့၏ ဓါးပိုင်ပုံမှာသူတွော့နှင့် အလျင်အမြန် ကြီးထွားမှုနှင့်ကို ချီးမြောက်ပြောဆိုခဲ့ သလို PayPal ကုမ္ပဏီ သည် ဒေါ်လာသန်း ၅၀၀ တန်နေပြီဟု တွက်ချက် ပြခဲ့သည်။ နောက်တစ်လ တွင် ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံမှု ရရှိသည့် အခါ ကျွန်ုင်တော်တို့လောက၏ ဦးဆောင်ရင်းနှီးမြှုပ်နှံသူကြီးများက အဆိုပါ ရှာနယ်၏ နောက်ကျော်ဖုံးပါ တန်ဖိုးမှတ်ချက်စကားကို မလုပ်မနေရ အာဏာစကားအဖြစ် မှတ်ယူခဲ့ကြသည်။ (အမြားသော ရင်းနှီးမြှုပ်နှံသူများမှာ

သည့်ထက်ပို၍ အလျင်လိုခဲ့ကြသည်။ တောင်ကိုရှိယား ကုမ္ပဏီတစ်ခုဆိုလျှင် မည်သည့် စာရွက်စာတမ်း ပေါ်တွင်မှ လက်မှတ်မထိုးဘဲ၊ မည်သည့်အချက် အလက်ကိုမျှ ညီနှင့်ဆွေးနွေး ခြင်းမရှိဘဲ ဒေါ်လာ ၅ သန်းကို တစ်ပါတည်း ပေးချေခဲ့သည်။ ထိုငွေကို လက်မခံဘဲ ပြန်ပေးရန် ကြီးပမ်းသည့်အခါ မည်သည့်အရပ်ထူး ပို့ရမည်ကိုပင် ကျွန်တော်တို့မှာ မသိခဲ့ချေ။) ထို ၂၀၀၀ ပြည့်နှစ် မတ်လ၏ ငွေကြေး လည်ပတ်မှုက PayPal ကို အောင်မြင်သည့် ကုမ္ပဏီတစ်ခုအဖြစ် တည် ဆောက်ရန် ကျွန်တော်တို့ကို လုံလောက်သည့် အချိန်ကို ပေးအပ်ခဲ့လေသည်။ ရင်းနှီးမြှုပ်နှံမှုများ ပိတ်သိမ်းလိုက်ချိန်တွင်တော့ ထိုပူဖောင်းမှာ ပေါက်ကွဲသွားခဲ့လေသည်။

သင်ယူခဲ့ရသည့် သင်ခန်းစာ


“အိုး..ကိုယ့်လူတို့ပြောတာက ၂၀၀၀ ပြည့်နှစ်မှာ သူည် သူည် ပါတီတွေ ပြီးဆုံးပြီ ဆိုပါတော့၊ အိုး.. အချိန်မရှိတော့ဘူးပေါ့၊ ဒါဖြင့် ဒီနေ့နေတော့ ငါတို့ဟာ ဘဇ္ဇာဝ ကလို ပါတီနဲ့မှာပေါ့”

Prince Ea (အမေရိကန်ရှုက်အဆိုတော်)

အမေရိကန်စတော့ချေးကွက် (The NASDAQ) သည် ၂၀၀၀ ပြည့်နှစ် မတ်လအလယ်တွင် ၅၀၀၈ ထိ အထွတ်အထိပ် ရောက်ရှိခဲ့ပြီး နောက်တွင်မှ ၃၃၂၁ ထိ ထိုးစိုက်သွားခဲ့သည်။ ၂၀၀၂ ခုနှစ် အောက်တို့ ဘာတွင် ၁၁၁၄ ထိ အောက်ခြေဆုံး ထိုးစိုက်ကျဆင်းသွားခဲ့သည်။ ၉၀ ပြည့်နှစ်မှားက နည်းပညာအပေါ် အလွန်အမင်းအကောင်းမြင်မှုများကြောင့် ဘုရားသင်က တိုင်းပြည့်ကို စီရင်ချက်ချလိုက်ပြီဟု ကာလရှည်စွာ အမြဲ့ဖွေ့ဖွေကောက်ခဲ့ကြသည်။ မျှော်လင့်ချက်တို့ အလွန်များပြား ပေါကြုံဝါ သောခေတ်ကို ရူးသွပ်မိုက်မဲသော မတော်လောဘ ခေတ်ဟု ပြန်လည် တံဆိပ်ကပ် သတ်မှတ်ပြီး ထိုကာလသည် ကျိုန်းသေ အဆုံးသတ်ခဲ့ပြီဟု ကြေညာခဲ့ကြသည်။

အနာဂတ်ဆိုသည်မှာ အခြော့အားဖြင့် ခန့်မှန်း၍ မရနိုင်ကြောင်း လူတိုင်း သင်ယူခဲ့ကြရသည်။ ကာလတို့အစား အောင်မြင်မှုကို တိုင်းတာနိုင်မည့် ကာလရှည်နှစ်ခုကြောသည့်အကြံအစည်း ကြီးကြီးမားမားရှိယူ အစွန်းရောက်သမား မည်သူမဆို စွန်းပယ်ရန် သင်ကြားခဲ့ကြသည်။

အိန္ဒိယီး ပေါက်တွဲမျှတိုး



အနာဂတ်၏ မျှော်လင့်ချက်အဖြစ် နည်းပညာကို ဂလိုဘယ်လိုက်မေးရှင်းနှင့် အစားထိုခဲ့ကြသည်။ ၉၀ ပြည့်နှစ်များ၏ ရွှေပြောင်းအခြေမှုများ စတင်၌ နောက် ‘အုတ်ခဲများမှ ကွန်ပူးတာကလစ်များအသီသို့’ ကူးပြောင်းမှုသည် မျှော်လင့်ချက်အဖြစ် အလုပ်ပင် မဖြစ်ခဲချေ။ ရင်းနှီးမြှုပ်နှံသူများမှာ အုတ်ခဲများ (အိမ်ခြီးခြေများ)နှင့် BRICs (ဂလိုဘယ်လိုက်မေးရှင်း) အပေါ်သို့သာ ပြန်လည်အာရုံကျခဲ့ကြသည်။ ရလဒ်မှာ နောက်ထပ်ပူးဖောင်းတစ်ခု ပေါက်ကွဲခဲ့ခြင်းပင် ဖြစ်သည်။ ယခေါက်ကွဲမှုများ အိမ်ခြီးမြှုပူးဖောင်းကြီးပင် ဖြစ်သည်။

ဆီလီကွန်တောင်ကြားရှိ စွန်းသီးလုပ်ငန်းရှင်များ၏ စီးပွားရေး အတွေးအခေါက် ယနေ့တိုင် လမ်းပြုပိုကိုင်နေဆါးဖြစ်သည့် ဒေါကွန်ပူးဖောင်း ပေါက်ကွဲမှုကြီးက သင်ကြားပေးလိုက်သည့် သင်ခန်းစာ လေးရပ်ရှိလေသည်။ ငှါးတို့မှာ-

၁။ တရွေ့ရွေ့ တစ်လှမ်းချင်း လျှောက်လှမ်းရမည်။

ခမ်းနားကြီးကျယ်သော အမြင်တို့သည် ပူးဖောင်းများကို ဖောင်းကားစေသည်။ ထို့ကြောင့် ငှါးအမြင်တို့အတိုင်း အလိုလိုက် ပုံမဖော်သင့်။ တစ်စုံတစ်ခုကို ကြီးကျယ်ခမ်းနားအောင် လုပ်ကိုင်နိုင်စွမ်းရှိသည်ဟု မိမိကိုယ် မိမိ ဖောက်ကြုံးနေသည် မည်သူမဆို သံသယရှိရမည်။ ကမ္ဘာကြီးကို ပြောင်းလဲ လိုသူသည် မိမိကိုယ်မိမိ နှိမ့်ချုရမည်။ ဖြည့်းဖြည့်းမှန်မှန် တစ်နေ့တစ်လဲ ပုံကားယ်ရွှေမလဲ ဆိုသည့် နည်းလမ်းသည်သာ ရှုံးသို့ သွားရာလမ်းအတွက်

လုံခြုံစိတ်ချရဆုံး နည်းလမ်းဖြစ်သည်။

J။ ပြင်လွယ်ပြောင်းလွယ် ဖြစ်ရမည်။

ကုမ္ပဏီအားလုံးသည် ပြင်လွယ်ပြောင်းလွယ် ဖြစ်ရမည်၊ ယင်းမှာ ‘အစိအစဉ် မရှိခြင်း’ ကို သွယ်ပိုက်၍ ပြောသည့်စကားလုံး ဖြစ်သည်။ သင်၏စီးပွားရေမှာ မည်သူ့ဖြစ်ပျက်မည်ကို မသိသင့်။ စီမံကိန်နှင့် ပြုလုပ်ခြင်းက အထင်တစ်လုံးနှင့် ပြင်လွယ်ပြောင်းလွယ်ခြင်း မရှိ။ ထိုအစားကိစ္စရပ်များကို ထပ်ဖန်တဲ့လဲ ပြုလုပ်ခြင်းဖြင့် ပိုကောင်းသည်ထက်ကောင်းအောင် လုပ်ရမည်။ စီးပွားရေးမြေ စွန်းစားလိုစိတ်ကို ဘုရားတရားမယ့်ကြည်သူတစ်ဦး၏ ဘာသာတရားအပေါ် လက်တွေ့စမ်းသပ်ချက်များ သဖွယ် သဘောထားကာ စမ်းသပ်လုပ်ကိုင်ရမည်။

၃။ ယုံ့ပြုင်မှုများမှသည် တိုးတက်အောင်မြင်မှုဆီးသို့။

မည်သူမျှ မလုပ်သေးသည့် ဈေးကွက်သစ်တစ်ခုကို တင်ကြော်၍ ဖန်တီးခြင်းမပြုပါနှင့်။ တကယ်အလုပ်ဖြစ်သည့် စီးပွားရေးတစ်ခု စတင်နေကြောင်း သိရှိရိုင်မည် တစ်ခုတည်းသောအချက်မှာ ဈေးကွက်တွင် ရှိနေနှင့်ပြီးသား ကုန်ပစ္စည်းသုံးစွဲသူများနှင့်သာ စတင်ရန် ဖြစ်သည်။ ထို့ကြောင့် မိမိအနေဖြင့် အောင်မြင်မှုရပြီးသား ပြုင်ဘက်ကုမ္ပဏီများမှ တီထွင်ထုတ်လုပ်သည့် အသိအမှတ်ပြုပြီးသား ထုတ်ကုန်များကို တိုးတက်အောင်ထုတ်လုပ်ခြင်းဖြင့် မိမိကုမ္ပဏီကို တည်ထောင်သင့်သည်။

၄။ ကုန်ပစ္စည်းပေါ်တွင် အာရုံစိုက်ပါ၊ ရောင်းအားပေါ်တွင် မစိုက်ပါနှင့်။

အကယ်၍ သင်၏ ထုတ်ကုန်သည် ကြော်ပြာဖို့ လိုအပ်နေသည် သို့မဟုတ် အရောင်းသမားတို့ ရောင်းချေပေးရန် လိုအပ်နေသည်ဆိုလျှင် လုံးဝမလုံးလောက်သေး။ နည်းပညာသည် မူလအားဖြင့် ကုန်ပစ္စည်းကို ဖွံ့ဖြိုးတိုးတက်ရန်သာ ဖြစ်သည်။ ဖြန်းဖြူးပေးရန် မဟုတ်။ ပူဖောင်း ခေတ်တွင် ကြော်ပြာဆိုသည်မှာ အမှန်တကယ်အားဖြင့် ဖြန်းတီးခြင်း သက်သက် ဖြစ်သည်။ ထို့ကြောင့် တစ်ခုတည်းသော မှန်ကန်သည့် လုပ်ငန်း တိုးတက်အောင်မြင်မှု ဆိုသည်မှာ သုံးစွဲသူအချင်းချင်း ပန်းသတင်း လေညင်းဆောင်သည့် နည်းလမ်းဖြင့်သာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်

အောင် လုပ်ကိုင်ရန် ဖြစ်သည်။

ဤသင်ခန်းစာတို့မှာ စွန်းဦးတိုတွင်လောကသားတို့ ဆုပ်ကိုင်ထားသည့် တရားသေအယူဝါဒများ ဖြစ်လာကြသည်။ ထိုအယူဝါဒတို့အား လျှစ်လျှော့ရှုသူများကို ၂၀၀၀ ပြည့်နှစ် မဟာစီးပွားရေးပျက်ကပ်ကြီး၌ နည်းပညာအလည်းအပတ် ရောက်ရှိခဲ့သည့် တရားများတေသာ ပျက်စီးခြင်းဖြစ်ရပ် ဆိုးကြီးကို လာရောက်ကြည့်ရှုကြရန် ဖိတ်မန္တက ပြုရမည်ဟု ဆိုကြသည်။ သို့သော်လည်း ဆန့်ကျင်ဘက် နိယာမများမှာ ပိုမို မှန်ကန်အလုပ်ဖြစ်ဟန်ပင် ရှိသေးသည်။

- ၁၊ အသေးအဖွဲ့ထက် ရဲရဲ့ဝံ့ စွန်းစားလုပ်ကိုင်ခြင်းက ပိုကောင်းသည်။
- ၂၊ ဆိုးရွားသည့် စီမံကိန်းသည် စီမံကိန်း လုံးဝမရှိသည်ထက်သာသည်။
- ၃၊ ဈေးကွက်ထဲတွင် ယုဉ်ဖြိုင်နောက်ခြင်းက အမြတ်အစွန်းကို ဖျက်ဆီးစေသည်။
- ၄၊ ရောင်းအားသည် ကုန်ပစ္စည်းကဲ့သို့ အရေးပါသည်။

နည်းပညာရပ်ဝန်းတွင်လည်း ပူဗောင်းများ ရှိခဲ့သည်မှာ မှန်ကန်ပါသည်။ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းသည် မာန်မာနတို့ ခက်ထန်သောကာလဖြစ်ခဲ့သည်။ လူသားတို့သည် ဗီးရုံးတူဝါမ်းကဲ့သို့သော တိုတွင်ဖန်တီးမှုများလုပ်ကိုင်ရန် ယုံကြည်ခဲ့ကြသည်။ စွန်းဦးတိုတွင်လုပ်ငန်း အနည်းငယ်သာ ထိုယုံကြည်ချက်အတိုင်း တက်လှမ်းနိုင်ခဲ့ကြသည်။ အများစုအနေဖြင့် စကားတွေ ဖောင်ဖွံ့ဖြိုးမှတစ်ပါး ထိုသို့ မလုပ်နိုင်ခဲ့ကြပေ။ သို့သော်လည်း ကျွန်းတော်တို့အနေဖြင့် နည်းနှင့်များများ ပြီးစီးနိုင်မည့် နည်းလမ်းများကို ရှာဖွေနေရုံးမှတစ်ပါး အခြားဈေးချယ်စရာမရှိဟု နားလည်သောပေါ်ဂဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ် မတ်လ၌ ဈေးကွက်မှာ ရူးသွပ်မိုက်မဲမှုများကထိုင်ဆုံးသို့ တင်ပို့လိုက်သော ဈေးကွက်တစ်ခုဖြစ်ခဲ့လေသည်။

ယင်းမှာ ရှင်းရှင်းလင်းလင်း နားလည်နိုင်သော ထိုပ်သီးဈေးကွက်တစ်ခုလည်း ဖြစ်သည်။ လူသားတို့သည် အနာဂတ်ကို ဝေးဝေးလံလံမျှော်ကြည့်ခဲ့ကြသည်။ ထိုဝေးလံလုံးသော အနာဂတ်ပန်းတိုင်သို့ ဘေးအန္တရာယ်ကင်းကင်း ရောက်ရှိရန် မည်မျှအဖိုးထိုက်တန်သည့် နည်းပညာသစ်များ လိုအပ်ကြောင်းလည်း သိမြင်ကြသလို ထိုနည်းပညာသစ်များ

ကို င်းတို့ကိုယ်တိုင် တိတွင်ဖန်တီး နိုင်မည့်ဟုလည်း ခန်မှန်းခဲ့ကြသည်။ ကျွန်ုတော်တို့တွင် နည်းပညာသစ်များ ပိုမိုလိုအပ်နေပါသေးသည်။ ပြောရလျှင် ၁၉၉၉ ခုနှစ်များကအတိုင်း ပလွှားထောင်ကြားမှုမျိုးနှင့် ထို ပန်းတိုင်သို့ ရောက်ရှိရန် ရေလောင်းပေါင်းသင်ပေးမည့် ရင်းနှီးမြှုပ်နှံသူများ ပိုမိုလိုအပ်နေသေးသည်။ ကုမ္ပဏီမျိုးဆက်သစ်များကို တည်ထောင်ရန် ခေတ်ပျက်များက ဖန်တီးထုတ်လုပ်လိုက်သည့် တရားသေအယူဝါဒများကို စွန်းပယ်ရန်လည်း လိုသေးသည်။ သို့တိုင်အောင် ဆန့်ကျင်ဘက် အယူဝါဒ များမှာ လုံးဝ မှန်ကန်နေသည်ဟု ဆိုလိုနေခြင်းတော့ မဟုတ်ပေ။ အယူဝါဒ တို့ကို တရားသေ ငြင်းပယ်နေခြင်းဖြင့် ရူးသွပ်နေသော လူအုပ်ကြီးထံမှ လွှတ်ပြောက်နိုင်မည့် မဟုတ်ပေ။ ထိုသို့ ငြင်းပယ်နေမည့်အစား မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်ရမည်။ မှားယဉ်းခဲ့သော အတိတ်ကာလ တစ်လျှောက် အဂွဲဂွဲအများများ အပြုအမူများဖြင့် ပုံသွင်းတည်ဆောက်ခဲ့သော စီးပွားရေး တစ်ခုအကြောင်းကို သင် မည်မျှ မှားများစားစား သိရှိပါသနည်း။ အရေးကြီး ဆုံး လုပ်ကိုင်ရန်မှာ လူအုပ်ကြီးနှင့် ဆန့်ကျင်ရန် ငြင်းခုံနေရန် မဟုတ်ဘဲ သင်နှင့်သင်သာ စဉ်းစားငြင်းခုံကြည့်ရန် ဖြစ်ပေသည်။



ဘာသာပြန်သူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ သက်ဇော် ဖြစ်သည်။ ၂၃ ရက် အောက်တိုဘာ ၁၉၈၇ တွင် အင်းစိန်မြို့နယ်၌ အဘ ဦးသန်းဇော်၊ အမိ ဒေါ်နီနီခင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက် ခုတိယမြောက် သား ဖြစ်သည်။ ၂၀၀၄ ခုနှစ်တွင် အင်းစိန်မြို့နယ် အထက (၂) မှ တက္ကသိလ် ဝင်စာမေးပွဲကို အောင်မြင်ကာ ရောက်ရှိတော်းတက္ကသိလ်သို့ တက်ရောက်ပညာ သင်ကြားခဲ့သည်။ ထို့နောက် တစ်ဝက်တစ်ပျက်နှင့် ကျောင်းမှတွက်ကာ အိုင်တီနည်းပညာ ကုမ္ပဏီတစ်ခုတွင် အလုပ်သင်အနေဖြင့် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ၂၀၀၈ ဧပြီလတွင် ကျေမြစ်ပေါ်က တံတား အမည်ရှိ စာအုပ်ကို ဘာသာပြန် ရေးသားခဲ့သည်။ လက်ရှိတွင် အိုင်တီနည်းပညာ ကုမ္ပဏီတစ်ခုတွင် Contents Writer တစ်ဦးအဖြစ် အသက်မွေးလျက် ရှိသည်။

